

PIDAGING

ပိယဇိ

MAKA BANTANG AWIG-AWIG DESA ADAT

မကဏန္တံ ဒေဝီဇ္ဇာတိရဇ္ဇာဏဒေဝဏိ

MURDHA - CITTA

မွဉ်မာမိဇ္ဇာ

PRATHAMAS SARGAH ARAN LAN WEWIDANGAN DESA

ပြုစုမညာဉ်ကျေး၊ မဟာဗျူဟိမဏ္ဍရဇ္ဇာဏ။

DWITIYAS SARGAH PATITIS LAN PAMIKUKUH

ဗျူဟိမဉ်ကျေး၊ ပဒိမိဇ္ဇာဏပိဏ္ဍာဏ။

TRITIYAS SARGAH SUKERTA TATA PAKRAMAN

ဗျူဟိမဉ်ကျေး၊ မုဉ်မာဏဏပဉ္စပဏ်။

Palet 1 Indik Krama.....

ပဉ္စဏ်၊ ၁၊ ပိဉ္စိဉ္စာဉ်

Palet 2 Indik Prajuru.....

ပဉ္စဏ်၊ ၂၊ ပိဉ္စိဉ္စာဉ်

Palet 3 Indik Kulkul.....

ပဉ္စဏ်၊ ၃၊ ပိဉ္စိဉ္စာဉ်

Palet 4 Indik Paruman.....

ပဉ္စဏ်၊ ၄၊ ပိဉ္စိဉ္စာဉ်

Palet 5 Indik Druwen Desa.....

ပဉ္စဏ်၊ ၅၊ ပိဉ္စိဉ္စာဉ်

Palet 6 Indik Sukerta Pemitegep.....

ပစ္စုပ္ပန်, ၈, ပိန္နဲကျွန်းစုပဓိပေါ်ပါ

Kaping 1 Karang, Tegal lan Carik.....

ကပ်, ၁, ကပ်, ကပ်, ကပ်, ကပ်, ကပ်

Kaping 2 Pepayonan.....

ကပ်, ၂, ပိပရယာကပ်

Kaping 3 Wewangunan.....

ကပ်, ၃, ကပ်, ကပ်, ကပ်

Kaping 4 Wewalungan.....

ကပ်, ၄, ကပ်, ကပ်, ကပ်

Kaping 5 Bhaya.....

ကပ်, ၅, ယယ

Kaping 6 Penyanggran Banjar.....

ကပ်, ၆, ပဏာဏာဏ

CATURTHAS SARGAH SUKERTA TATA AGAMA

ကပ်, ၇, ကပ်, ကပ်, ကပ်, ကပ်, ကပ်

Palet 1 Indik Dewa Yadnya.....

ပစ္စုပ္ပန်, ၁, ပိန္နဲကျွန်းစုပဓိပေါ်ပါ

Palet 2 Indik Rsi Yadnya.....

ပစ္စုပ္ပန်, ၂, ပိန္နဲကျွန်းစုပဓိပေါ်ပါ

Palet 3 Indik Pitra Yadnya.....

ပစ္စုပ္ပန်, ၃, ပိန္နဲကျွန်းစုပဓိပေါ်ပါ

Palet 4 Indik Manusa Yadnya.....

ပစ္စုပ္ပန်, ၄, ပိန္နဲကျွန်းစုပဓိပေါ်ပါ

Palet 5 Indik Bhuta Yadnya.....

පත්‍රයේ. ෧, හිමිකුසලයා.....

PANCAMAS SARGAH SUKERTA TATA PAWONGAN

පස්සයාපද, පුස්තකපාඨපාඨයා.....

Palet 1 Indik Pewiwahan.....

පත්‍රයේ. ෧, හිමිකුසලයා.....

Palet 2 Indik Nyapian.....

පත්‍රයේ. ෨, හිමිකුසලයා.....

Palet 3 Indik Sentana.....

පත්‍රයේ. ෩, හිමිකුසලයා.....

Palet 4 Indik Warisan.....

පත්‍රයේ. ෪, හිමිකුසලයා.....

SASTHAS SARGAH WICARA LAN PAMIDANDA

සප්තයාපද, පුස්තකපාඨපාඨයා.....

Palet 1 Indik Wicara.....

පත්‍රයේ. ෧, හිමිකුසලයා.....

Palet 2 Indik Pamidanda.....

පත්‍රයේ. ෨, හිමිකුසලයා.....

SAPTAMAS SARGAH NGUWAH – NGUWUHIN AWIG – AWIG

සප්තයාපද, පුස්තකපාඨපාඨයා.....

ASTAMAS SARGAH SAMAPTA

සප්තයාපද, පුස්තකපාඨපාඨයා.....

PRATHAMAS SARGAH

ဥရမဗျာဏသု

ARAN LAN WAWIDANGAN DESA ADAT LOKAPAKSA

ဟဟညွတ္တိမဏဂုဏ္ဏက ဒေသဂုဏ္ဏာလပဏဒ

Pawos 1

ပရတဝါ, ဟံ,

(1) Desa Adat puniki mawasta Desa Adat Lokapaksa

ဟံ, ဂုဏ္ဏဒေသဗျာဏိမိမဏဗျာဏဒေသဂုဏ္ဏာလပဏဒ ..

(2) Jebag kakuwub wawidangannya mawates nyatur :

ဗျာ, ဒီဗဏ္ဍကုတ္တုတ္တိမဏဂုဏ္ဏပတဏ္ဍိဗ္ဗဟံ :

ha. Sisih Wetan : Desa Adat Patemon, Kelurahan Seririt lan

ဟ, မိမိဂုဏ္ဏဟံ : ဂုဏ္ဏဒေသဗျာဏိရတဝါ, ဟံဗျာဏကုတ္တိမိဏ္ဍဟံ

Desa Adat Pengastulan

ဂုဏ္ဏဒေသဗျာဏဗျာဏဟံ ..

na. Sisih Kidul : Desa Adat Ularan lan Desa Adat Unggahan

ဟ, မိမိမိဗျာဏ : ဂုဏ္ဏဒေသဗျာဏဟဟညွတ္တိမဏဂုဏ္ဏဒေသဗျာဏဟံ ..

ca. Sisih Kulon : Desa Adat Pangkungparuk lan Desa Adat

ဟ, မိမိမိဗျာဏ : ဂုဏ္ဏဒေသဗျာဏဗျာဏဟဟညွတ္တိမဏဂုဏ္ဏဒေသဗျာဏ

Uma Anyar

ဗျာဏဟံ ..

ta. Banjar Adat Kembang Sari

ဇ၊ ဗန္ဓာ ဒေသဏ္ဍိယံ မဂ္ဂိ။

sa. Banjar Adat Carik Agung

ဃ၊ ဗန္ဓာ ဒေသဏ္ဍိယံ ဝိဇ္ဇာဏ္ဍိယံ။

wa. Banjar Adat Sorga Mekar

ဇ၊ ဗန္ဓာ ဒေသဏ္ဍိယံ ဝိဇ္ဇာဏ္ဍိယံ။

(4) Sowang-sowang Banjar Adat wenang kaepah antuk tempekan-tempekan

၆၊ ဂုဏ်တံ ဂုဏ်တံ ဗန္ဓာ ဒေသဏ္ဍိယံ ကာပေဇာန္တု ဂုဏ်တံ ဂုဏ်တံ ဂုဏ်တံ ဂုဏ်တံ

manut kawigunan lan jebag wawidangnya.

မာဏုဏ္ဍိယံ ဝိဇ္ဇာဏ္ဍိယံ ဝိဇ္ဇာဏ္ဍိယံ။

(5) Banjar-banjar Adat punika prasida kawerdiang yening sampun manut

၇၊ ဗန္ဓာ ဗန္ဓာ ဒေသဏ္ဍိယံ ကာပေဇာန္တု ကာပေဇာန္တု ဂုဏ်တံ ဂုဏ်တံ ဂုဏ်တံ

pararem Desa, malarapan antuk sasuluh sakeng Guru Wisesa.

ပဏ္ဍိယံ၊ မဏ္ဍိယံ ကာပေဇာန္တု ကာပေဇာန္တု ဂုဏ်တံ ဂုဏ်တံ။

(6) Banjar Adat sane sampun kawerdiang wenang kaunggahang ring lekita

၈၊ ဗန္ဓာ ဒေသဏ္ဍိယံ ကာပေဇာန္တု ကာပေဇာန္တု ဂုဏ်တံ ဂုဏ်တံ ဂုဏ်တံ

Desa.

ဂုဏ်တံ။

DWITIYAS SARGAH

သို့တိယနာရ

PATITIS LAN PAMIKUKUH

ပတိတိလ္လကပိကျကျ

Pawos 2

ပရတဝါ. ဣ,

Desa Adat Lokapaksa ngamanggehang pamikukuh minakadi :

ရဟက ဒေသရက္ခာကပကဒဏပဏ္ဍိတပမိကျကျမိကကမိ :

(1) Pancasila

ဏိ. ပဏ္ဍိတ .

(2) Undang-Undang Dasar 1945

ဣ. ဝိဇ္ဇိ ဝိဇ္ဇိ ဃမိ, ဏိယိဇရ .

(3) Perda Propinsi Bali No. 3 tahun 2001

ဝိ. ပိဏ ပြာပိဏ္ဍိဏိ. ရက, ဣ.ဏဏိ.ဣဝဝဏိ .

(4) Tri Hita Karana manut sada cara Agama Hindu

ဇ. ဗြိဟိဏကကက.ဃာဗ္ဗဏ္ဍာဃမိဒေသဏပမိဏ္ဍ .

Pawos 3

ပရတဝါ. ဣ.

Patitis Desa Adat Lokapaksa :

ပတိတိရက္ခာဒေသရက္ခာကပကဒ :

(1) Mikukuhang miwah ngarajegang Sang Hyang Agama

၁။ မိကုကုဟံ မိတရ ဘာဂီဝံ ပံယံ အာဇာနည် ..

(2) Ngutamayang tata prawertining Agama Hindu

၂။ ဘုရားပယ် တာပတ်တိ ပိဝိ အာဇာနည် ..

(3) Ngarajegang kasukertaning Desa Adat saha pawongannya, sekala lan

၃။ ဘာဂီဝံ ကုမုလိကိ ဂုဏ် အာဇာနည် ပရတာဗျ ပိကလ ဗင်္ဂါ

niskala

နိဗ္ဗာန် ..

TRITIYAS SARGAH

တိတိယ ဟိတ်

SUKERTA TATA PAKRAMAN

ဟိတ် တာပတ်

Palet 1

ပရတာဗျ. ၁။

Indik Krama

ပိဗ္ဗိဗျ

Pawos 4

ပရတာဗျ. ၆။

(1) Sane kabawos Krama Desa Adat Lokapaksa Inggih punika :

၁။ ပရတာဗျ. ၁။ ပရတာဗျ. ၁။ ပရတာဗျ. ၁။ ပရတာဗျ. ၁။

Kula Warga sane magama Hindu, tur sampun marabyan, ngelinggihin
ကျလဲလဲ သရက ဗာဏပယိန္တု . တဲဟေသုဉ်းတဲဟေသုဉ်း . နီဗီဉ်ဟိဉ်

utawi tan ngelinggihin karang Desa, saha nyungsung Kahyangan Tiga
ဟေသုဉ်းတဲဟေသုဉ်းဟိဉ်ဟိဉ် . သဟေသုဉ်းတဲဟေသုဉ်းတဲဟေသုဉ်း

Desa.

ရဟေသုဉ်း .

(2) Sewosan ring punika sinanggeh Krama Tamyu.

ဤ . ရဟေသုဉ်းတဲဟေသုဉ်းဟိဉ်ဟိဉ် .

(3) Kapatutan Krama tamyu :

ဤ . သဟေသုဉ်းတဲဟေသုဉ်း :

ha. Krama tamyu patut madana punia ring desa manut pararem

ဟ . သဟေသုဉ်းတဲဟေသုဉ်းဟိဉ်ဟိဉ် .

na. Krama tamyu patut polih patias marupa pitulung ring sajroning

က . သဟေသုဉ်းတဲဟေသုဉ်းဟိဉ်ဟိဉ် .

katiben kapanca bhaya

သဟေသုဉ်းတဲဟေသုဉ်းဟိဉ်ဟိဉ် .

Pawos 5

ပရဟေသုဉ်း .

. ခါးစွဲ .

(1) Krama Desa Adat Lokapaksa patut mecikang kalih myanin Parahyangan

ဤ. နွယ်ရုဏ်းဒေသရုဏ်းသေသပဏ္ဍိတိသံသယသိကိယဗျူဟာ

Desa rauh pengaci-aci sane dados amòng-amongan Desa.

ရုဏ်းဒေသရုဏ်းသေသပဏ္ဍိတိသံသယသိကိယဗျူဟာ .

(2) Sane dados amongan utawi pararempón Desa Adat Lokapaksa luwire :

ဤ. သေသပဏ္ဍိတိသံသယသိကိယဗျူဟာဒေသရုဏ်းသေသပဏ္ဍိတိသံသယသိကိယဗျူဟာ

ha. Pura Desa

ဟ. ပုဂံရုဏ်း .

na. Pura Dalem

န. ပုဂံမဏ္ဍိပ် .

ca. Pura Segara

ဆ. ပုဂံမိလ္လာ .

ra. Pura Prajapati

ဂ. ပုဂံဗြဟ္မာ .

Pawos 6

ပရိယာယ် .

(1) Wusan dados Krama Desa Adat Lokapaksa inggih punika sang sane

ဤ. ဤသေသပဏ္ဍိတိသံသယသိကိယဗျူဟာသေသပဏ္ဍိတိသံသယသိကိယဗျူဟာ

wusan Makrama Banjar Adat;

ဤသေသပဏ္ဍိတိသံသယသိကိယဗျူဟာ .

(2) Banjar Adat sanc pacang nganorayang utawi nyepekang Krama, wenang
 ဤ. နန္ဒာ ဒေသဗျာရကပမံတရကဝသံ ဟူ၍တိတိရပမံ ဟူ၍. ဝိသံ

nunas tatimbangan ring Para Yogya, Desa.

၅. နန္ဒာ နိဗ္ဗာန်တို့ ပာရယာဗျာရက.

Pawos 7

ပရတဝါ. နိ.

Swadarmaning Krama Desa Adat Lokapaksa sepatutnya :

ပျဉ်းပင် နိဗ္ဗာန် ဒေသဗျာရကပမံ ပီပဗျာဏ် :

(1) Ninutin miwah ngelaksanayang ring sedaging Awig-awig lan pararem
 နိ. နိဗ္ဗာန်တို့တရကပမံ နိဗ္ဗာန် ဒေသဗျာရကပမံ

Desa.

၅. နိဗ္ဗာန်.

(2) Keni tetegenan miwah ayahan Desa.

ဤ. နိဗ္ဗာန်တို့တရကပမံ နိဗ္ဗာန် ဒေသဗျာရက.

(3) Masadok ring prajuru Desa pet prade :

ဤ. ပရတဝါတို့ပရတဝါ နိဗ္ဗာန်တို့တရကပမံ :

ha. Madue Oka wawu embas;

ဤ. ပရတဝါတို့တရကပမံ နိဗ္ဗာန်တို့တရကပမံ.

na. Ngawarangang, papadikan, merangkat miwah nyeburin/nyentana;

က. နိဗ္ဗာန်တို့, ပရတဝါတို့, နိဗ္ဗာန်တို့တရကပမံ နိဗ္ဗာန်တို့တရကပမံ.

ca. Ngajak wong dadudukan, masanuraga, Rowang jenek lelawasan,
ဆ. စာရေခွဲဝဲယေယေသ်. ဗမာကလ. ရကဝဲဒ်ဒ်နွဲလကသ်.

Nyama mulih kadaha lan nampi tamu jantos makolem;
ကလပုလိနုသ်လကဟ်လိလကဟ်. ကရကဝဲဒ်ဒ်နွဲလကသ်.

ra. Kalayu sekaran/ kasedaan
ဂ. ကလယုပီလကသ်. ကရကသ်.

- (4) Sapa sira Krama Adat Desa Lokapaksa ripet ngawangun paguyuban (aliran
၆. လပပီလကဟ်လိလကဟ်. ကရကသ်. ကရကသ်. ကရကသ်. ကရကသ်. ကရကသ်.

kepercayaan utawi sekaa-sekaa mangda mesadok ring Prjuru Desa, saha
လိလကဟ်လိလကဟ်. ကရကသ်. ကရကသ်. ကရကသ်. ကရကသ်. ကရကသ်.

nyihnayang likita pastika manut sakadi tatujon paguyuban utawi sekaa-
လိလကဟ်လိလကဟ်. ကရကသ်. ကရကသ်. ကရကသ်. ကရကသ်. ကရကသ်.

sekaa punika.
လိလကဟ်လိလကဟ်.

Pawos 8
ပရကသ်. ပ,

Pilih-olih Krama Desa
ပိရကသ်. ပိရကသ်. ပိရကသ်. ပိရကသ်. ပိရကသ်.

- (1) Polih pasayuban saking Prajuru Desa Adat;
လိ. ပရကသ်. ပရကသ်. ပရကသ်. ပရကသ်. ပရကသ်.

(2) Kabawosin saha katiwakin pamutus sahanan wicaranya;

ဗွ. ကဗောဝေါဆာကတိဝါကါပမုတုဆာဟာနသိဝါကါကါ ..

(3) Ngamedalang sedaging pakayunan miwah pangedih-ngedih rikala

ဗွ. ကမေဒါလင်္ဂဆေဒါဂါဂါပကါယုနာမိဝါဟပင်္ဂေဒါဟဂေဒါဟဂေဒါဟဂေဒါ

kawentenang paruman Desa.

ကောဝေတေဏင်္ဂပါရုမာနဒေသ .

(4) Memilih tur Kapilih dados Prajuru adat.

၆. မိမိမိရဲဗွဲကပိလိရဲဟဂုဏဝပဉ္စဒေသဏါ .

(5) Krama Tamyu tan kalugra memilih tur kapilih dados Prajuru adat, taler

၆. ကြမာတမ္ပယုတန်ကုဉ္စမိမိမိရဲဗွဲကပိလိရဲဟဂုဏဝပဉ္စဒေသဏါ . တဗွဲ

tan polih panugrahan mawicara rikalaning wenten paruman Desa Adat

တန်ပလိဟပာနုဂရဟာနမာဝါဗါရီကါလင်္ဂဝေတေဏင်္ဂပါရုမာနဒေသဏါ

Lokapaksa, sejaba polih pituduh saking Prajuru Desa.

လောပကဆာ . ဆေဘာပလိဟပိတုသုရဲမိမိပုဉ္စဒေသဏါ .

Pawos 9

ပရတဝါ. ယီ,

Krama Desa Adat Lokapaksa taler kadadosang :

ကြမာဒေသဏါလောပကဆာတဗွဲကဟဂုဏဝပဉ္စဒေသဏါ :

(1) Mapoangkid (nunas tan tedun ngayah) rikala :

ခါ. မရပဝတဏိဏါ. ကုနပဏ္ဍိတုနုယရဲကိကလ :

, ခါး,

Pawos 10

ပရဇာပါ, ခါး.

Wusan dados Krama Desa Adat Lokapaksa seantukan :

၅. ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ :

(1) Sangkaning seda.

ခါး. ပရဇာပါ ပရဇာပါ .

(2) Megingsir genah ke dura Desa, riantukan pinunas ngeraga.

၅. ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ .

(3) Nilar Agama Hindu.

၅. ခါး ပရဇာပါ ပရဇာပါ .

(4) Kenoranyang manut pararem, riantukan sang kenorayang punika setata

၅. ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ .

ngawe biota ring Desa Adat Lokapaksa, miwah nenten polih papahan

၅. ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ .

saking Desa.

ခါး. ပရဇာပါ .

(5) Sang sane wusan dados Krama Desa Adat Lokapaksa :

၅. ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ :

ha. Nunas pelekitan Prajuru Desa.

၅. ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ ပရဇာပါ .

na. Muntasang saluwir utang ring Desa Adat.

က. မှန္တလဲမညို ဟဲ့ဝဲ ဂိရုမက ဒေသဗျိ..

ca. Ngewaliyang tanah druwen Desa Adat.

ဆ. ဇီတလိယံ ဓာနု ဣရုတရုက ဒေသဗျိ..

Palet 2

ပဗ္ဗဗျိ. ဗ္ဗ.

Indik Prajuru

ဟိန္ဒိယဗျိ

Pawos 11

ပရုတဝါ, ဗီဇီ.

(1) Desa Adat kaenter olih Kelihan Desa Adat, sane kawantu olih :

ဗီ. ရုမက ဒေသဗျိ ရဟာဗိဉ် နီလိယရုက ဒေသဗျိ, ပရုမကတဗျိ ရဟာဗိဉ် =

ha. Petajuh (Wakil Klian Adat)

ဟ. ပီဗဗျိ. တလိဗိဗိယကုမဗျိ..

na. Penyarikan (Sekretaris)

က. ပီဗဗျိ. ပီဗဗျိ.

ca. Patengen (Bendahara)

ဆ. ပီဗဗျိ. ဗီဇီဟာ.

ra. Kasinoman (Juru arah)

ဂ. ကလိရုမကဗျိ, ဗျိဟာ.

. ခီသိ,

(2) Desa Adat Lokapaksa Kasanggara olih Lang-lang Desa (Pecalang).

ဤ. ရဟဏဒေသဂုဏ္ဏာလပကဒကမဏ္ဍရဟဏိပုလံလံရဟဏ. ပီဆလံ.

(3) Swadarmaning lan tata cara ngadegang Pecalang kasuratang ring

ဤ. ပွမ်ပင်္ဂိလက္ခဏာမာဏိလံပကလံကမ္ပဏလံဂိ

Keputusan Desa Adat, manut pararem.

နိဗုဏ္ဏမရက္ခဏဒေသဂုဏ္ဏာလပကပုဗ္ဗိ.

Pawos 12

ပရတဝါ, ခီဇွ.

Sowang-sowang Banjar Adat kaenter olih Kelihan Banjar Adat, kawantu olih

ရသဝဏ်ရသဝဏ်ဗန္ဓာဒေသဂုဏ္ဏရဟဏ္ဏိရဟဏိပုလံလံလိဟက္ခဏ္ဏိဒေသဗျိ. ကတက္ခရဟဏိပုလံ

Klian Tempek sane pacang ngenter urakan.

လိလိဟရက္ခရသပကျာရကပလံရဟဏ္ဏိဟကလဗျိ.

Pawos 13

ပရတဝါ, ခီဇွ.

Sejeroning ngenterang kasukertan niskala, Klian Desa Adat misinggihang

မင်္ဂရကဝိရဟဏ္ဏိကမ္ပဏ္ဍိလ. လိလိဟရက္ခဏဒေသဗျိပိဏ္ဍိယံ

Pemangku Kahyangan Desa.

ပီဗန္ဓကမ္ပဏရက္ခဏ.

Pawos 14

ပရတဝါ, ခီဇွ.

(2) Tata cara pemilihan Klian Desa Adat lan Pra juru inggih punika :

၅. တေဃာကပ်ပိပိယန္တိပိယၣ်နွကဒေသဏ္ဍကပ္ပဌာယိန္တိပုဂံက :

ha. Kautsahayang pilih gilik saguluk. (Musyawarah mufakat).

ဟ. ကွတ္တဟယယံဂုပာပိပိပိကွာကွာလိ. ဗျဗ္ဗတကုဗျပကလိ.

na. Prade tan prasida pemargine mekadi ring ajeng (ha) suara makehan

က. ပြုမကကပ္ပပိန္တု ပိပိပိဂုကပ်ကပ်ကပ်ဟင်, ဟ. ပွာဗရကယာလိ

pinaka pamutus.

ပိကကပဗ္ဗကလိ.

ca. Pemargin pemilihan manut pararem.

ဆ. ပိပိပိကပ်ပိပိယန္တိပိယၣ်နွကဒေသဏ္ဍကပ္ပဌာယိန္တိပုဂံက :

(3) Wates kadegang Klian Desa Adat 5 (limang) warsa, yen sampun wates 5

၅. တေဃာကပ်ပိပိယန္တိပိယၣ်နွကဒေသဏ္ဍကပ္ပဌာယိန္တိပုဂံက :

(limang) warsa telas, dados kadegang (kapilih) malih manut pararem

ပိပိပိကပ်ပိပိယန္တိပိယၣ်နွကဒေသဏ္ဍကပ္ပဌာယိန္တိပုဂံက :

Desa Adat.

ဂုကကဒေသဏ္ဍကလိ.

‘ໆໆ’

(4) Pra juru sane anyar patut kesaksiang olih Krama Desa, miwah kesaksinin

໒. ປຸຖຸງ ສາກ ທາ ນັກ ປະຊາຊົນ ສາມາດ ຈາກ ສິດ ປະຊາຊົນ . ປິດ ຈາກ ສິດ ປະຊາຊົນ

babanten upasaksi ka – luhur, niwah pangesah ngawit kemanggehan ring

ສາມາດ ຈາກ ສິດ ປະຊາຊົນ . ປິດ ຈາກ ສິດ ປະຊາຊົນ ຕາມ ສິດ ປະຊາຊົນ

Krama Desa.

ປະຊາຊົນ .

Pawos 15

ປະຊາຊົນ . ສິດ .

Swadarmaning Klian Desa Adat lan Pra juru minekadi :

ສາມາດ ຈາກ ສິດ ປະຊາຊົນ ສາມາດ ຈາກ ສິດ ປະຊາຊົນ :

(1) Ngenterang daging awig-awig miwah pararem desa.

໑. ຈາກ ສິດ ປະຊາຊົນ ສາມາດ ຈາກ ສິດ ປະຊາຊົນ .

(2) Nuntun sejeroning daging patitis lan pamikukuh tur ngemanggehang

໑. ຈາກ ສິດ ປະຊາຊົນ ສາມາດ ຈາກ ສິດ ປະຊາຊົນ ຕາມ ສິດ ປະຊາຊົນ

sukertan desa.

ສາມາດ ຈາກ ສິດ ປະຊາຊົນ .

(3) Mawesin kalih niwakang pamutus marep ring wicara Krama Desane.

໑. ສາມາດ ຈາກ ສິດ ປະຊາຊົນ ສາມາດ ຈາກ ສິດ ປະຊາຊົນ .

(4) Maka duta desa matemuang ring sapa sira ugi.

໑. ສາມາດ ຈາກ ສິດ ປະຊາຊົນ ສາມາດ ຈາກ ສິດ ປະຊາຊົນ .

(5) Klian Adat wenang tureksa saluwiring Parahyangan sane dados rarempon

၅. သီလိယန္တုဏ်းသံဃာရတနာသံဃာတိဂိဝံဃာတရားရတနာသံဃာတရားရတနာ

Desa.

ရတနာ ..

(6) Rikala wenten sane pacang kelaksanain. Klian Adat patut marumang Pra

၆. ဂိဇာလရတနာသံဃာရတနာသံဃာတိဂိဝံဃာသီလိယန္တုဏ်းသံဃာတရားရတနာ

juru Desa sami, kasarengin antuk Klian Banjar Adat lan Klian Tempek,

ဓမ္မရတနာသံဃာ. သီလိယန္တုဏ်းသံဃာတရားရတနာသံဃာတရားရတနာသံဃာတရားရတနာ

pacang ngewentenang tatimbangan.

ပရိယတ္တိသံဃာတရားရတနာသံဃာတရားရတနာသံဃာတရားရတနာ

(7) Muputang wyawihara Desa sakaluwire tur wenang nibakang sisip

၇. ဓမ္မရတနာသံဃာတရားရတနာသံဃာတရားရတနာသံဃာတရားရတနာသံဃာတရားရတနာ

pamidanda, nanging mangda sampunang pamuput punika matungkas ring

ပရိယတ္တိသံဃာ. သီလိယန္တုဏ်းသံဃာတရားရတနာသံဃာတရားရတနာသံဃာတရားရတနာ

pekayun sang Guru Wisesa.

ပရိယတ္တိသံဃာတရားရတနာသံဃာတရားရတနာသံဃာတရားရတနာ

Pawos 16

ပရိယတ္တိသံဃာ. ကိရိ.

Patias utawi olih-olihah prajuru Desa :

ပရိယတ္တိသံဃာတရားရတနာသံဃာတရားရတနာသံဃာတရားရတနာသံဃာတရားရတနာ

(1) Luput paturunan miwah papeson.

ဇီ. ဗျာဗျာဗျာကဏ္ဍိတနုပင်ရမာဏ်။

(2) Patias sewosan manut pararem.

ဗွ. ပဏိယရမ္ပာရတဝသန္တာန္တဗာဏပုဗ္ဗိ။

Pawos 17

ပရတဝါ. ဇီဇီ.

Prajuru kagentosin riantuk :

ပြတုက ကဏ္ဍိတနုပင်ရမာဏ်။

(1) Seda.

ဇီ. ရမာဏ်။

(2) Tutug sengker 5 (limang) warsa saking kajudi.

ဗွ. ဗျာဗျာဗျာ. ၅. နိဗ္ဗိတံ ဝေဒနာ နိဗ္ဗိတံ။

(3) Wit saking pekayunan rahayu/pinunas ngeraga.

ဇီ. ဧကရာဇ် ပဏိယရမ္ပာရတဝသန္တာန္တဗာဏပုဗ္ဗိ။

(4) Kenorayang Prajuru patut sajeroning paruman tur kaingkupin antuk

၆. နိဗ္ဗိတံ ပြတုက ကဏ္ဍိတနုပင်ရမာဏ်။

Krama Desa.

ဗျာဗျာဗျာ။

• စာရ,

Palet 3

• ပစ္စည်းစာရ.

Indik Kulkul

ပိန္နဲသစ်

Pawos 18

ပရိတ်စာ. ခံပါ.

(1) Kulkul ring Desa Adat Lokapaksa luwire :

ဤ, ကျွန်ုပ်တို့ ရှိသော ဒေသရပ်ကွက်ပေါ်တွင် ရှိသည် :

ha. Kulkul Desa. (ring Pura Desa).

ဟ. ကျွန်ုပ်တို့ ရှိသော, ခံ ပရိတ်စာ.

na. Kulkul Patih Besar. (ring Jero Agung).

က. ကျွန်ုပ်တို့ ပေါ်ရှိ ခံပါ, ခံ ပရိတ်စာ ဒေသ.

ca. Kulkul Banjar. (ring sowang-sowang Bale Banjar).

ဆ. ကျွန်ုပ်တို့ ပေါ်ရှိ, ခံ ပရိတ်စာ ပေါ်ရှိ ပရိတ်စာ.

ra. Kulkul Subak. (ring Bale Agung Desa)

စာ. ကျွန်ုပ်တို့ ပေါ်ရှိ, ခံ ပရိတ်စာ ဒေသ ရှိသော.

ka. Kulkul Tempekan miwah Kulkul Sekaa.

က. ကျွန်ုပ်တို့ ပေါ်ရှိ ပရိတ်စာ ကျွန်ုပ်တို့ ပေါ်ရှိ.

(2) Tatepakan kulkul inucap, tabuhnyane pastika matewosan manut tatujon

၂။ စာပေသင်္ကပ္ပသီလဝါ၊ စာရဏာဂါယထိက ပရဇာတိသန္တာသန္တဗျာဒိတိ

minekadi :

ပိန်ဆိ :

ha. Maduwe Oka : Limang klentungan alon, dwang palet.

ဟ။ မသုဇာန္တက : လိမံ နိစ္ဆန္တဇာနိ၊ ဟုတ်ပဉ္စဏိ။

na. Tedun Ngayah : Pitung klentungan alon, dwang palet.

န။ တေဏ္ဍယာ : ပိတံ နိစ္ဆန္တဇာနိ၊ ဟုတ်ပဉ္စဏိ။

ca. Pararem : Petang klentungan alon, dwang palet.

စ။ ပာရုဗါ : ပိတံ နိစ္ဆန္တဇာနိ၊ ဟုတ်ပဉ္စဏိ။

ra. Kesedaan : Dwang klentungan limang palet.

တ။ ကေဇာဏ : ဟုတ် နိစ္ဆန္တဇာနိ လိမံ ပဉ္စဏိ။

ka. Panca bhaya minekadi :

က။ ပဉ္စာ ဘယ မိနကဏိ :

- Jiwa bhaya : atuludan bulus.

- ဇိဓာဘယ : ဟဗ္ဗဗ္ဗဟန္တဗျာဒိတိ။

- Geni bhaya : dwang tuludan bulus

- ဂေဏိဘယ : ဟုတ် ဗျာဗ္ဗဟန္တဗျာဒိတိ။

- Toya bhaya : telung tuludan bulus

- ဂုဏာဘယ : တေဓ္မဗျာဗ္ဗဟန္တဗျာဒိတိ။

• ၅၃ •

(2) Sang nepak yening tan sangkaning pituduh, patut digelis matur uninga

ဣ. မိန့်ပရမ္ပရိတိတရားတို့ဝိပဿနာ၊ ပရမ္ပရိတိတရားတို့ဝိပဿနာ

buatan panepake, ring Prajurit Desa. Yan tan asapunika wenang sang

ဣ. ပရမ္ပရိတိတရားတို့ဝိပဿနာ၊ ပရမ္ပရိတိတရားတို့ဝိပဿနာ

amurug punika kedanda manut pararem.

ဣ. ပရမ္ပရိတိတရားတို့ဝိပဿနာ၊ ပရမ္ပရိတိတရားတို့ဝိပဿနာ

(3) Kulkul Banjar lan kulkul sekaa tan kalugra matehin sukat kulkul Desa,

ဣ. ပရမ္ပရိတိတရားတို့ဝိပဿနာ၊ ပရမ္ပရိတိတရားတို့ဝိပဿနာ

yening mamurug wenang keni danda manut pararem.

ဣ. ပရမ္ပရိတိတရားတို့ဝိပဿနာ၊ ပရမ္ပရိတိတရားတို့ဝိပဿနာ

Palet 4

ပရမ္ပရိ. ၆.

Indik Paruman

ပရမ္ပရိ. ၆.

Pawos 20

ပရမ္ပရိ. ၆.

Bacakan paruman ring Desa Adat luwire :

ဣ. ပရမ္ပရိတိတရားတို့ဝိပဿနာ၊ ပရမ္ပရိတိတရားတို့ဝိပဿနာ

(1) Paruman Desa Adat :

ဣ. ပရမ္ပရိတိတရားတို့ဝိပဿနာ၊ ပရမ္ပရိတိတရားတို့ဝိပဿနာ

na. Penyacak kemargiang ping kalih olih Prajuru Adat.

က . ပဏာမသန္တဗ်သံသျံ ပိသနိရူပဏာမိရူပဏာမိသေသိ။

ca. Paruman lumaku kemargiang di sampune kerahuin atenga langkung

ဆ . ပဏာမသန္တဗ်သံသျံ မိသသ္မာရူပဏာမိသေသိသန္တဗ်သံသျံ

asiki.

ဟမိသိ။

ra. Tan maren ngarcana ring Ida Sang Hyang Widi Wasa meserana

ဂ . တနုပုဏ္ဏံသကဏိဗျာသမံသျံ ဝိမိတကမဏာမ

antuk canang pengerawos sepatutnya.

ဟကသမံ ပဏာမရဏာမိပဏာမ

ka. Pemutus paruman gilik saguluk, (Musyawarah mupakat), pinaka

က . ပဏာမသန္တဗ်သံသျံ မိသသ္မာရူပဏာမိသေသိသန္တဗ်သံသျံ

pamutus pararem.

ပဏာမသန္တဗ်သံသျံ။

da. Tan kalugra ngawetuang suara gora (biota), yening wenten sakadi

ဃ . တနုပုဏ္ဏံသကဏိဗျာသမံသျံ ဝိမိတကမဏာမ

asapunika katundung sakeng paruman tur kakeninen danda manut

ဟမိသိသန္တဗ်သံသျံ မိသသ္မာရူပဏာမိသေသိသန္တဗ်သံသျံ

pararem.

ပဏာမသန္တဗ်သံသျံ။

- (1) Sejeroning paruman Desa Adat, Klian Adat patut nyiarang ngeninen indik
ဏီ. မင်္ဂလာကံ ပရတဝါကံ ဒေသဏီ. မိမိယကံ ဝေယျဏီ ဟံ နိမိနိဏီ ဟံ

ha. Munjuk lungsuring Pakraman saha ayah-ayahan, sulur (arta) berana

ဟ. မုဏ္ဍုလကံ ပရတဝါဟံ ဟံ ဟံ ဟံ. မုဏ္ဍုလကံ

druwen Desa miwah sane lian-liannan.

ဣဏီကံ မိမိယကံ မိမိယကံ ဟံ.

na. Rencana Prajuru ngeninin usaha kapungkur.

က. ပုဏ္ဏက ပြဋ္ဌာန နိမိနိဏ္ဍာဟံ ကဟံ.

- (2) Pemutus Prajuru tan dados riwakang tetegenan sadurung kainutin olih

ဣ. ပရတဝါကံ ဣဏီကံ မိမိယကံ ဣဏီကံ ဣဏီကံ ဣဏီကံ

krama Desa.

ဣဏီကံ.

- (3) Pamutus Paruman Desa sinanggah pararem mapitegep pemargin Awig-

ဣ. ပရတဝါကံ မိမိယကံ ပရတဝါကံ ပရတဝါကံ

awig puniki.

ဒေသဏီကံ.

• ၂၂ •

(4) Prade paruman tan kaingkupin jantos ping 3 (tiga), ring sangkapan

၆. ပြုစုပေးပစ္စည်းတို့ကို ခြုံငုံရန်အားဖြင့် အခွင့်အလမ်း

selanturnya Prajuru wenang niwakang pamutus.

မိမိတို့က ပြုစုပေးပိုင်ခွင့်ရှိပါသည်။

Palet 5

ပဏ္ဍိတ. ၇.

Indik Druwen Desa

ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ

Pawos 22

ပရိယာယ်. ၂၂.

Druwen Desa Adat Lokapaksa luwire :

ဗုဒ္ဓဘာသာ အထိမ်းအမှတ်အားဖြင့် :

(1) Kahyangan Desa (Pura Desa, Pura Segara, Pura Dalem, Pura Prajapati,
ဤ. ကမ္ဘာတစ်ဝှမ်း, ပုဂံဘုရား, ပုဂံမင်း, ပုဂံမင်း, ပုဂံမင်း, ပုဂံမင်း)

Pretima, Pelinggih miwah sane lian-lianan).

ဥပမာ. ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ အထိမ်းအမှတ်အားဖြင့်

(2) Setra Adat Desa Lokapaksa.

ဤ. ဗုဒ္ဓဘာသာ အထိမ်းအမှတ်အားဖြင့် ..

(3) Karang Desa Adat miwah genah Pura.

ဤ. ကမ္ဘာတစ်ဝှမ်း အထိမ်းအမှတ်အားဖြင့်

‘ ၇၇ ’

(4) Pasar Desa.

၆ . ပတ်ရုဏေ ..

(5) Lembaga Perkreditan Desa (LPD).

၇ . စွယ်စုံပြုစုဆောင်ရွက်မှု . ရေပေးရမှု .

(6) Saka luwir druwe Desa wenten likitannya, taler tan kalugra ngesahang

၈ . လက်မှတ်ပြုရမည့်ရက်နှင့်စပ်သော . အဖွဲ့အစည်းဥပဒေ

(memindah tangankan) druwe Desa Sedurung kaigumin olih krama Desa

စီမံခန့်ခွဲမှုအဖွဲ့ . ပြုစုရမည့်ရက်နှင့်စပ်သောဥပဒေ

Adat Lokapaksa sinamian.

ဒေသဥပဒေအစဉ်အဆက် .

Palet 6

ပစ္စည်း ၆ .

Indik Sukerta Pamitegep

ဟိန္ဒူကျမ်းဂန်ပရိတ်စာပါ

Kaping 1

ပထမ . စာ .

Karang, Tegal lan Carik

ကန် . စီစဉ်မှုအစဉ်အဆက်

Pawos 23

ပရိတ်စာ ၂၃ .

- (1) Sahanan Krama Desa Adat patet nyengker, magehin, mangda
 ៧. សហគមន៍ក្រុមភូមិភាគខាងត្បូង, មេស៊ីប៊ី, មេស៊ី

pakarangane asri lan lestari.

បង្កើនការគ្រប់គ្រងធនធានធម្មជាតិ..

- (2) Ngewangun tembok penyengker utawi pagehan karang paumahan,
 ៨. កែលម្អជញ្ជាំងបង្កប់គ្រប់គ្រងធនធានធម្មជាតិ, បង្កើនការគ្រប់គ្រងធនធានធម្មជាតិ.

masukat 2 (duang) meter saking As gang miwah 3 (telung) meter saking
 ៩. បង្កើនការគ្រប់គ្រងធនធានធម្មជាតិ, បង្កើនការគ្រប់គ្រងធនធានធម្មជាតិ.

As margi (jalan raya).

បង្កើនការគ្រប់គ្រងធនធានធម្មជាតិ..

- (3) Tembok sisih kaja miwah kangin kakaryanin olih sang druwenang, inggih
 ៩. បង្កើនការគ្រប់គ្រងធនធានធម្មជាតិ, បង្កើនការគ្រប់គ្រងធនធានធម្មជាតិ.

punika mawasta gegaleng keluan. Sajawaning tegal lan carik
 ១០. បង្កើនការគ្រប់គ្រងធនធានធម្មជាតិ, បង្កើនការគ្រប់គ្រងធនធានធម្មជាតិ.

mapenyengker kelod miwah kawuh dwaning mau lu kateben.

បង្កើនការគ្រប់គ្រងធនធានធម្មជាតិ, បង្កើនការគ្រប់គ្រងធនធានធម្មជាតិ..

(4) Prade kerasayang pagehan utawi turus inucap ngalikadin, yen pada adung

၆. ပြုရမည်အသံပင်ဟူ၍တစ်မျိုးမျိုးရှိသည်ကို၊ သဘာဝဟူ၍

penyaninge, batese kangin ngangge pinget Pal (patok beton) sakewanten

ပဏာနိရုဏ . အစ်ရုမရုမ္မိန္တရုဏ်ပိတ်တပင်၊ ပရဏာနိရုဏကျာရုမ္မိန္တရုဏ်

patut kasaksinen oleh Prajuru Desa.

ပဏာနိရုဏသံသိရုဏသံသိပြုရမည်ဟူ၍ .

(5) Kautsahayang mangda tan wenten karang kabe beng.

၇. ကွန်ဗာဟယ်မန္တဗျာဏ်နိဗ္ဗာန်ကပ် .

(6) Tan wenang ngempet Sombah pemargin toya ujan.

၈. တစ်ခါ နိဗ္ဗာန်ဗျာဏ်နိဗ္ဗာန်ရုဏ်သံသိရုဏ်ဟူ၍ .

(7) Sekancan margi utawi gang (gang tembus) patut kemarginin antuk

တံ၊ ပိဏ္ဍနိရုဏ်ဟူ၍ . နိဗ္ဗာန်ရုဏ်ပိတ်တပင်ဟူ၍

sawa/layon.

ဆာ၊ လှေသံသိ .

Pawos 24

ပရဏာနိရုဏ .

Sinalih tunggil krama Desa Adat tan kalugra :

သိကပိရုဏ်နိဗ္ဗာန်ရုဏ်သံသိရုဏ်သံသိရုဏ်ဟူ၍ .

(1) Ngalah-alah margi, gang, karang ayahan Desa, carik miwah tegal.

တံ၊ ဇာလုယလုဗ်သံ၊ တံ၊ ကန်ဟယ်ဟူ၍ . အင်္ဂါနိဗ္ဗာန်ရုဏ်ဟူ၍ .

အိဏ်

(2) Ngalah-alah tegak Kahyangan miwah Setra.

ဣ. ကလုယကလုယံ ကလုယကလုယံ ကလုယကလုယံ

(3) Sapa sira sane mamurug wenang kapidanda manut pararem.

ဣ. လပပိကလုယကလုယံ ကလုယကလုယံ ကလုယကလုယံ

Kaping 2

ကလုယကလုယံ

Pepayonan

ပိယကလုယကလုယံ

Pawos 25

ပရတဝါ၊ ဣဏ်

(1) Ngawit saking nadur pepayonan/tanem tuwuh, patut adepe agung (duang

ဣ. ကလုယကလုယံ ကလုယကလုယံ ကလုယကလုယံ ကလုယကလုယံ ကလုယကလုယံ

meter) mejeroan saking wates. Prade jantos ngeliwat wates wenang

ရလပ် ကလုယကလုယံ ကလုယကလုယံ ကလုယကလုယံ ကလုယကလုယံ

kesepat gantungin.

ကလုယကလုယံ ကလုယကလုယံ

- (2) Yening wenten tetanduran jantos ngungkulin ke pisaga mewasta
ဣ. ဂုဏ်သိက္ခာရှိစွာ နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ်

mayanin, pinih ajeng patut kewara olih penyandingnya, mangda prasida
ပယ်ခါးပါး ပိတ်ခါးပါး ပိတ်ခါးပါး ပိတ်ခါးပါး ပိတ်ခါးပါး ပိတ်ခါးပါး

sang nruwenang tetanduran inucap ngerubuh utawi notor taru punika.

သံသရာတစ်ခုလုံးတွင် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ်

- (3) Prade sampun kewara taler tan wenten usaha sang nruwenang tetanduran

ဣ. ပြုစုမှုများကို စီစဉ် ထည့်သွင်း ထည့်သွင်း ထည့်သွင်း ထည့်သွင်း ထည့်သွင်း ထည့်သွင်း

punika sang rumasa katetehan/kajerihan, wenang mesadok ring Prajuru

ပုဂ္ဂိုလ် သံသရာတစ်ခုလုံးတွင် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ်

Desa tur disampune kaparitetes, raris kalugra ngicalang utawi ngerubuh

ရေကန်တွင် မိမိတို့၏ နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ်

taru inucap, sakewanten patin papayonan punika patut kadruwe Desa.

အကျိုးရှိစေပါ။ သို့သော်လည်းကောင်း၊ အကျိုးရှိစေပါ။ သို့သော်လည်းကောင်း၊ အကျိုးရှိစေပါ။

- (4) Sang keni pamidanda Panyangaskara, miwah Prebeya manut pararem

၆. သံသရာတစ်ခုလုံးတွင် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ် နှစ်စဉ်

arep papayonan sane ngerubuin luwire :

အမှတ်ပေးရန် အကျိုးရှိစေပါ။ သို့သော်လည်းကောင်း၊ အကျိုးရှိစေပါ။ သို့သော်လည်းကောင်း၊ အကျိုးရှိစေပါ။

ha. Sang nruwenang pepayonan/tetanduran sane sinanggah mayanin,
 ဟ. မိတ္တူရတင် ပီပရယဝကါ၊ နီတန္တရတရဝရမိကန္တီရယမိလိ၊

prade pungkut ngerubuin wewangunan krama tiosan.

ဥရုက ဟန္တန္တီတုဗျဟိန္တိတုကန္တုပဗိရယဝမလိ။

na. Sang notor, monggol utawi ngerubuh taru tur ngerubuhin

က. မိရုကဝရတံ . ရုယဝရုတဝလူဏဝိန္တိတုဗျဟိန္တိတုဗျဟိန္တိ

wewangunan krama tiosan.

ဧတုကန္တုပဗိရယဝမလိ။

(5) Krama Desa patut ngawerdyang sekancan tanem tuwuh sane ngawinang

ရ. ဥရုကဏပဗျန္တီတံ မိန္တန္တန္တီမ္မတုရုမရုကဏဝိန္တိ

Desane asri lan lestari.

ရုကဏရုကဏပဗိရယဝမလိ။

(6) Jatma saking dura Desa tan kalugra ngerereh tetedan ingon-ingon ring

က. ဒဏ္ဍမလိမ္မာရုကဏဏန္တုဗျန္တီမ္မတုရုမရုကဏဝိန္တိ

taru sane kaaptiang peneduh margi lan peneduh pabyanan.

ဧတုမရုကဏဏန္တုပဗိရယဝမလိ။

(7) Sekancan tanem tuwuh/pepayonan sane wenten ring tepi margi, patut

လိ. မိန္တန္တန္တီမ္မတုရု, ပီပရယဝကရုကဏဝိန္တိ, နီပိမ္မိ. ပဗျန္တိ

kedruwenang olih Desa Adat.

မိတ္တူရတင် ရဟမိရုကဏဒေသလိ။

. ဣယိ,

Kaping 3

သီဝိ, ဣ,

Wewangunan

တိတဏှာဏိ

Pawos 26

ပရတဝါ, ဣ,

(1) Krama Desa Adat Lokapaksa prade ngawit ngewangun patut :

ဧ. ဗြဟ္မာဏသေဝဂ္ဂဏှာဏသီဝိပရတဝါဏှာဏိတိတဏှာဏိ

ha. Mesadok ring Prajuru Adat inggian indik wates.

ဟ. မိသရဏာဏှိပရတဝါသေဝဂ္ဂဏှာဏိသီဝိဗြဟ္မာဏ

na. Ngangge asta bumi miwah gegulak asta kosala kosali, sanistannya

က. ဧကန္တသေဝဏှာဏိမိသရဏိဏှာဏသီဝိဗြဟ္မာဏသေဝဂ္ဂဏှာဏိသီဝိဗြဟ္မာဏ

patut ring petitis niskala.

ပဏှာဏှိပရတဝါသီဝိဗြဟ္မာဏ

ca. Nenten nyayubin kapisaga.

ဆ. ဂုဏှာဏှိဏှာဏှိဗြဟ္မာဏသီဝိဗြဟ္မာဏ

ra. Ngingutin pamutus Prajuru Desa miwah Guru Wisesa.

ဂ. ဂုဏှာဏှိဏှာဏှိဗြဟ္မာဏသီဝိဗြဟ္မာဏသီဝိဗြဟ္မာဏ

Pawos 27

ပရတဝါ, ဣ,

(1) Prade wewangunan jantos nyayubin, bilih-bilih temboke jantos ngeliwat
ဤ၊ ပြုမူတိတကုသန္တရန္တဝယယဉ်၊ ဟိမိရ်ဟိမိရ်ရတုဗ္ဗာရကရန္တဝယဉ်တဉ်

di sampune kewara tur kesadokang ring Prajuru, wenang kadanda manut
သိသာပဉ်ကုသန္တရန္တဝယဉ်၊ ဟိမိရ်ဟိမိရ်ရတုဗ္ဗာရကရန္တဝယဉ်တဉ်

pararem.

ပဉ်ပုဉ်.

(2) Prade sampun wenten wangunan asapunika kadi palih (1) diajeng mangda

ဤ၊ ပြုမူမာဉ်ပုဉ်ကုသန္တရန္တဝယဉ်၊ ဟိမိရ်ဟိမိရ်ရတုဗ္ဗာရကရန္တဝယဉ်တဉ်

senistanne mekaria abangan, utawi manut ring pada igum.

ဟိမိရ်ဟိမိရ်ရတုဗ္ဗာရကရန္တဝယဉ်၊ ဟိမိရ်ဟိမိရ်ရတုဗ္ဗာရကရန္တဝယဉ်တဉ်

(3) Yan tan manut sekadi likita inucap, wenang kapidanda manut pararem.

ဤ၊ ယန္တရကုသန္တရန္တဝယဉ်၊ ဟိမိရ်ဟိမိရ်ရတုဗ္ဗာရကရန္တဝယဉ်တဉ်

Kaping 4

ကပိ၊ ၆.

Wewalungan

တိတကုသန္တရန္တဝယဉ်

Pawos 28

ပဉ်ပုဉ်၊ ဤ၊

- (1) Krama Desa Adat Lokapaksa sane wenten tur melinggih sejebag Desa
 လိ၊ ပြာဃုမာဏဒေသဂုဏ္ဍာနပဏ္ဍာနဂုဏ်တို့၌ မိမိတို့၌ မိမိတို့၌

Adat Lokapaksa sane miara wewalungan patut sayaga mertenin
 ဒေသဂုဏ္ဍာနပဏ္ဍာနဂုဏ် ဗိယာဇ်တရုဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်

kotorannya nyabran raina tur katanem.

ဂုဏ္ဍာနပဏ္ဍာနဂုဏ်တို့၌ မိမိတို့၌ မိမိတို့၌

- (2) Sane miara wewalungan patut negul utawi ngelogor mangda tan
 ဟွ၊ မဂုဏ် ဗိယာဇ်တရုဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်

ngarusuhin karang utawi pabyanan Krama tios, bilih-bilih jantos nyelepin,
 ကာယမုဟိန္တန် ဟွဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်

ngeletehin Kahyangan.

တရုဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်တရုဏ်

- (3) Prade wenten wewalungan sane melumbar utawi ngeleb manut sekadi
 ဟွ၊ ပြာဃုမာဏဒေသဂုဏ္ဍာနပဏ္ဍာနဂုဏ်တို့၌ မိမိတို့၌ မိမိတို့၌

diajeng, kengin kataban ngelantur kasadokang ring Prajuru Desa mangda
 မိမိတို့၌ မိမိတို့၌ မိမိတို့၌ မိမိတို့၌ မိမိတို့၌

kekeninin pamidanda sepatutnya.

မိမိတို့၌ မိမိတို့၌ မိမိတို့၌ မိမိတို့၌ မိမိတို့၌

(4) Tan patut ngentunang wangke wewalungan ka pakarangan anak tios utawi

၆. အကော့ၤတို့ၤ နွဲၤ တရုၤတိၤ တပျာၤတူၤပသၢၤတူၤတူၤတူၤတူၤတူၤတူၤ

kejinjingan miwah ka tukad.

၇. မိၤမိၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤ

Pawos 29

ပရတဝါ. ဟွမ်.

(1) Tata cara naban wewalungan kadi ring sor puniki :

၈. တပျာၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤ

ha. Wewalungan sane ngerusak pakarangan miwah pabyanan krama

၉. တပျာၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤ

tiosan.

၁၀. တပျာၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤ

na. Wewalungan sane nyelepin genah prayangan.

၁၁. တပျာၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤ

(2) Sang naban patut :

၁၂. မိၤမိၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤ

ha. Mesadok ring Prajuru Adat.

၁၃. ပသၢၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤ

na. Miara wewalungan inucap sekadi patut.

၁၄. မိၤမိၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤတူၤ

- sang naban tan kabawos iwang, yening sampun manut sekadi ring ajeng.
 မဲကစားကြည့်ရတာပိုမိုစိတ်ဝင်စားစရာကောင်းတာတွေကိုလည်း ဟန်

- ဘယ်က, ဂီတဆွဲကဏ္ဍကလေးတွေနဲ့ ချစ်ရတယ်လို့ ဟောပြောခဲ့တာပါ။

- ဟ. ကရံ ပြုစုစာယ ခါး မံ ကောစူဝ ဣဗာ ဟိရုဗာ ခါး ပြုစုစာ၊ ဟံ ခါး

ပြုစာမယ် ကမာရုံ ဟု ဟောသောစုံ။

- လကမိ ပိဋ္ဌာနာရ်။

ca. Tan kedadosang ngangon ring Setra miwah ring tepi margi, yening

မ. တနင်္ဂနွေသောသီတင်္ဂါတို့၌ ဂုဏ်သိက္ခာကို ဝိပဿနာ၊ ဝိသုဒ္ဓိ၊ ဝိနည်းတို့ဖြင့်

mamurug wenang kekeninin pamidanda manut pararem.

မဟာဂုဏ်သိက္ခာကို ဝိပဿနာ၊ ဝိသုဒ္ဓိ၊ ဝိနည်းတို့ဖြင့်

Pawos 30

ပရိတ်၊ နိဗ္ဗာန်၊

Sapasira ugi prade wenten krama Desa Adat, wit sangkaning nyelapang utawi

လူတို့သည် ဝိပဿနာ၊ ဝိသုဒ္ဓိ၊ ဝိနည်းတို့ဖြင့် ဝိပဿနာ၊ ဝိသုဒ္ဓိ၊ ဝိနည်းတို့ဖြင့်

tan nyelapang (langsung ataupun tidak langsung) melaksana ngerusak utawi

တစ်ပါးတည်း . မဟာဂုဏ်သိက္ခာကို ဝိပဿနာ၊ ဝိသုဒ္ဓိ၊ ဝိနည်းတို့ဖြင့်

nyemberin ring Desa Adat, patut digelis kekeninin pamidanda manut pararem.

နိဗ္ဗာန်ကို ဝိပဿနာ၊ ဝိသုဒ္ဓိ၊ ဝိနည်းတို့ဖြင့် မဟာဂုဏ်သိက္ခာကို ဝိပဿနာ၊ ဝိသုဒ္ဓိ၊ ဝိနည်းတို့ဖြင့်

Kaping 5

မဟာဂုဏ်သိက္ခာ

Bhaya

သော

Pawos 31

ပရိတ်၊ နိဗ္ဗာန်၊

(1) Indikan Bhaya luwire :

မ. ပရိတ်၊ နိဗ္ဗာန်၊ သော

ha. Panca bhaya.

ဟ. ပဏ္ဏာ သယံ။

na. Dura cara ring agama, miwah sane siosan.

က. ဟာနာနာနိ အာဇာပ. မိတရု နဂုဏ် နိဂုဏာသကိ။

(2) Sapasira ugi sane manggihin sahananing bhaya, patut nepak kulkul

စွ. မပပိတဟာနိ နဂုဏ် နိဂုဏ် ဟာနာနိ သယံ. ပဏ္ဏာ ပဏ္ဏာ နိဂုဏ်

mapitulung .

မပိတဟာနိ။

(3) Prade ring Desa wenten kahanan bhaya minikadi jiwa bhaya, patut

စွ. ပြုဟာနိ ဂုဏ် နဂုဏ် နိဂုဏ် သယံ မိတရု နိဂုဏ် သယံ. ပဏ္ဏာ

Desane ngaturang prayascita manut dresta tur sang mayanin katur ring

ဂုဏ် နဂုဏ် နိဂုဏ် ပြုဟာနိ နဂုဏ် နိဂုဏ် သယံ မိတရု နိဂုဏ် သယံ

sang ngawa rat.

မိတရု နိဂုဏ်။

(4) Sang Dura cara ring Agama, prade macihna manut Tri Pramana, wenang

၆. မိတရု နဂုဏ် အာဇာပ, ပြုဟာနိ နဂုဏ် နိဂုဏ် သယံ မိတရု နိဂုဏ် သယံ

jadma punika kekeninin pamidanda pararem.

အညု ပြုဟာနိ နဂုဏ် နိဂုဏ် သယံ မိတရု နိဂုဏ် သယံ

၆. သံသရာကင်းစာရဏာသွင်တရားစာအုပ်တို့၏အစွဲအနာမည်တို့ကို

[illegible]

ဒဒ်ပဃိသန္တရကမာဏ္ဍိယံ ပဟပုဗ္ဗိ. ဗဟကမာဏ္ဍိယံ ဝိသိသံ

စာပတ်ပါ..

၉. ဂျပန် ဂုဏ်ထူးဆောင်တို့၏ အသံသရာများကို ဤသို့ ဖော်ပြပါမည်။

វិសេសស្ងាត់. មិត្តស្នំមិត្តរូបក្សត្រាណិ, បក្សពាន្តយិសេសកិ,

စိန်ကံ ဂဗ္ဘ ဟိက္ခပုဗ္ဗာစိန်ကံ ကျဉ်း ခပ်း .. ခဏ္ဍ ဓမ္မဗျာဓပါ

နိဗ္ဗာန် ဘိယဇ်၊ အတ္တပ္ပာသိကဗ္ဗာနာပုပ္ဖာ၊ လာဘိယာရုံ၊ စာအုပ်တိုက်

පකුගසාඳි, ටිසනප්පුකස්සි ගුහාව.

(6) Mangda tan kauchap sekadi ring ajeng, asing-asing pacang ngeranjingin

၆. မန္တူတန္တူဟူသည့်ကထိဝိဟူ၍, ဟသိဟသိပသိတိတန္တူတိကျ

pakubon/pakarangan jadma tios patut :

ပကျရဇာကျိ, ပလမာတန္တူမိရဃာသဟူ၍ :

ha. Metengeren suara (mekaukan).

ဟ, မတိတိကျတမာ, မိလဟူသကျိ.

na. Nyantos sang madruwe pakubon utawi pakarangan mangda rauh,

က, ကာရန္တာပျံမဟူရတပကျရဇာမိပလမာတန္တူမာကျ,

utawi masadok ngerereh saksi ring sane pinih tampek, maka bwatan

ဟူတိမဟူကောမ္မဗုဗုဗသမိဝိမရကပိဝိဗုဗမိလိ. မလဟူတမကျိ

pengeranjinge.

ပိတ်တန္တူရတ ..

ca. Pemedal karang nyane kedagingin sawen, maka cihna ngemargiang

သ, ပမိကန္တုမာကာရကလိမာမိတိကျရတကျိ, မလမိဟူတိမိလိ

pengarah-arrah rikala suwung.

ပိတမုဟမုမိလမမု၍ ..

Pawos 33

ပရဇာမိ, ဣဣ.

. ၆၄၁,

Sapa sira ugi sane setata ngawe biota ring wewidangan Desa Adat, patut
ပပပိကဟူဝိပရကပိတဗကရတဗိရယသတဝိတိဗကရကူကဒေဟဗျိ. ပဗ္ဗဗျိ

kasukserahang ring sang ngawe rat, miwah katibakin pamidanda manut
ကယုကဒ်ကယံဝိပိတဗကဗျိ. ပိတရကပိကပိကဝိပိယဗ္ဗဗျိ

pararem.

ပကပုဗျိ.

Kaping 6

. ၆၄၂,

Penyanggran Banjar

ပိကဗျိကဗျိ

Pawos 34

ပရတဝိ, ၆၆,

Krama Desa Adat Lokapaksa sane ngewangun Panca Yadnya, patut kesanggra

ဗျဉ္ဇနကဒေဟဗျိဗျဉ္ဇနကပကပရကပိတဗကရကူကဒေဟဗျိ, ပဗ္ဗဗျိ

utawi ketatingin olih Krama Banjar miwah sekaa Teruna-teruni manut pinunas

ဟူဝိကပိကဗျိကူကပိကဗျိဗျဉ္ဇနကပိကဗျိဗျဉ္ဇနကပိကဗျိဗျဉ္ဇနကပိကဗျိဗျဉ္ဇနကပိကဗျိ

sang mayadnya.

ပံယဗျိ

CATURTHAS SARGAH

အဗ္ဗိမာယသုတ်

SUKERTA TATA AGAMA

ပျဉ်းမာန်တရားစာပေ

Palet 1

ပဉ္စမိ. ခဏ်.

Indik Dewa Yadnya

မိန့်ဦးရည်စာပေ

Pawos 35

ပရတိသိ. ဣရ.

Parahyangan sane wenten ring wewidangan Desa Adat Lokapaksa luwire :

ပရဟိတကျောင်းတော်တို့ရှိ မိန့်ဦးရည်စာပေအရပ်ရပ်များ :

(1) Kahyangan Tiga : ha. Pura Desa

ခဏ်. လဟယဉ္စိတ : ဟ. ပုဂံရည်စာ .

na. Pura Segara

က. ပုဂံရည်စာ .

ca. Pura Dalem

ဆ. ပုဂံရည်စာ .

ra. Pura Prajapati

ဂ. ပုဂံရည်စာ .

.ရတီ,

(2) Pura Swagina : ha. Pura Subak
 ဣ. ပုဂံသွင်္ဂါက : ဟ. ပုဂံသွင်္ဂါကလိ.

- Pura Empelan
 - ပုဂံမိပ်လိ.

- Pura Catu
 - ပုဂံဆရာ .

- Pura Murdha Manik ring
 - ပုဂံ မွတ်မိပ်လိ.

Banyumumbul.

ဗာယုမ္ပလိ.

(3) Pura Panti : ha. Pura Melanting
 ဣ. ပုဂံပင်္တီ : ဟ. ပုဂံမိလိ.

na. Pura Bukit Sakti
 န. ပုဂံဗွိတ်လိ.

ca. Pura Dalem Agung (Pura Baratan)
 ဆ. ပုဂံသေဗ္ဗလိ, ပုဂံဗာနလိ.

ra. Pura Taman Sari
 န. ပုဂံဗေဗ္ဗလိ.

ka. Pura Merajan Agung
 က. ပုဂံမိရာဇလိ.

da. Pura Cura Brata (ring tunon)

က. ပုဂံအုက ဗြဟ္မာ . ခိ' ဗျာကုကသိ .

(4) Pura Pemaksan :

ha. Pura Anyar

၆. ပုဂံပိမသသိ :

ဟ. ပုဂံဒေဏ် .

na. Pura Gunung Ina

က. ပုဂံကွင်္ဂါဒ .

ca. Pura Gede Badingkayu

ဆ. ပုဂံဂိရိယ ဗမိ' ကယ .

ra. Pura Ibu

စာ. ပုဂံ ဗုဗျ .

ka. Pura Munduk Luhur (ring Pamesan)

က. ပုဂံမုန္တုလွဟ် . ခိ' ပမ်သသိ .

Pawos 36

ပရိယာသိ . ၅၆ .

Pangempon Pura

ပရိယာသိက .

Pangempon Pura manut sekadi :

ပရိယာသိကမုန္တုလွဟ်ဗမိ' :

(1) Kahyangan Tiga

: Kaempon antuk krama Desa Adat

ဇာ . ကယျာဏ်

: ကယျာဏ်ကမုန္တုလွဟ်ဗမိ' .

ရက္ခ

(2) Pura Swagina : Kaempon antuk Krama Subak Uma Desa
 ၂. ပုဂံပုလိက : ကပ်ရမာဝက္ခန္ဓာပုလိက

lan Para Pedagang ring sewongkon Desa
 လကောပ်ပိယကပ်ကပ်ရမာဝက္ခန္ဓာ

Adat

ဒေသဗျူ

(3) Pura Panti : Kaempon Antuk Kerama Panti soang-
 ၃. ပုဂံပုလိက : ကပ်ရမာဝက္ခန္ဓာပုလိက ရမာဝ

soang

ရမာဝ ..

(4) Pura Pemaksan : Kaempon antuk krama Pemaksan soang-
 ၄. ပုဂံပိယကပ် : ကပ်ရမာဝက္ခန္ဓာပိယကပ်ရမာဝ

soang.

ရမာဝ ..

Pawos 37

ပုဂံပုလိက, ဗျူ,

Piodalan Kahyangan Tiga sekadi ring sor puniki :

ပိရမာဝက္ခန္ဓာပုလိက ကပ်ကပ်ကပ်ရမာဝ ပုလိက :

(1) Ring Pura Desa : Purnamaning Sasih Kapat
 ၁. ကပ် ပုဂံပုလိက : ပုဂံပုလိက ကပ်ပုလိက

(2) Ring Pura Segara : Purnamaning Sasih Kasa

စွ. ဂိပုဂံလက : ပွဲပေပင်ကေရ်လေ .

(3) Ring Pura Dalem/Prajapati : Anggara Kliwon wuku Tambir

စွ. ဂိပုဂံမဗွပျံပုလပဏိ : ဒေဏ္ဍာနိဂုဏ်ကျိဗျဏ္ဍိ .

(4) Pemargin Piodalan ring Kahyangan Tiga luwire Alit, Madya, Utama

၆. ပိပင်ကိရသမလဗွံလဗျဏ္ဍိလဗျဏ္ဍိရကဟလံဗျံ, မဗျံ, စွဗျဏ္ဍိ

manut kawentenan.

မာဗွဏ္ဍရဏ္ဍိကဗျံ.

Pawos 38

ပရဏာပိ. ဣပိ.

(1) Ring Kahyangan Tiga kalaksanayang olah krama Desa Adat.

ဇီ. ဂိလဗျဏ္ဍိလဗလကသမံရဟာပိရဗျဏ္ဍိရသမံဗျံ.

(2) Pura sane seosan manut swadarmaning krama Pangempon Pura soang-

စွ. ပုဂံပရကရသရဏာပဏ္ဍာဗွဗျဏ္ဍိမဗျံဗျဏ္ဍိရသမံဗျံရသမံဗျံ

soang utawi krama Panti soang-soang.

ရသမံဗျံဗျဏ္ဍိဗျဏ္ဍိရသမံဗျံဗျံ .

na. Sakit ile mekadi : ayan, buduh, miwah sane lian – lianan.

န . မနိဇ္ဈိလင်္ခါသိ : ဟယကျိ. ဟေ့ရု. မိတရုမရုကလိဟန္တိဟကကျိ..

ca. Sang sapsire ugi sane tan kapatutang manut pararem.

ဆ . သံသပမိတဟူဂိမရုကဇာန္တပဗျတံဗာဒ္ဒဗာဒပုဗ္ဗိ..

(4) Prabea ngadegang (ngewinten) Pemangku :

၆ . ပြုရဏယကင်္ခံ. ဇာတိန္ဒိကျိပ်ဗန္တ :

ha. Adiksa utawi Pawintenan kamedalin saha kalasanayang olih sang

ဟ . ဒေသိကဒဗျဇာတိပတိန္ဒိကန္တိမိမိကျာဟကလသဒကယံရဟာပိရုသံ

ngadegang, makadi krama Desa utawi Pangempon Pura soang-

ဇာတိလံ. ပကမိဗြုဗရုမကဗျဇာတိပတိရဟာကဒ္ဒဗာဒရုမာတံ

soang.

ရုမာတံ ..

na. Mapitra Yadnya riwekas prade kula warga Pemangku inucap tan

န . မပိဗြုယန္တိ ခိတ်ကလပ္ပရုမကလတံကပ်ဗန္တ မိကျာမဗ္ဗကျိ

mrasidayang, patut kalaksanayang olih krama Desa utawi

ဗြုမိဗ္ဗယံ. ပဗျဇာကလသဒကယံရဟာပိရုဗြုဗရုမကဗျဇာတိ

Pengempon Pura. Mapitra Yadnya sanistane Brahma Prayascita,

ပတိရဟာကဒ္ဒဗာဒမပိဗြုယန္တိ မနိဗ္ဗရုကဗျာဗ္ဗဗုယန္တိဇာ .

panyanggrane manut ring pararem. Yadnya kalaksanayang olih
ပဏဏှရကမာန္တဗြံပကပ္ပမိ၊ ယန္တ နိဗ္ဗာနသမာဓိရူ

Kulawarga dane mangku.

ကျွန်ုပ်တို့၏မိသားစု

(5) Pemangku patut ngernanggehang sesananing Pemangku.

၇။ ပိဗန္ဓုပဏဏှမဏ္ဍိယံ ကမာဏသိ ပဗန္ဓု။

Pawos 41

ပရဏဝမိ၊ ဇေ၊

Swadarmaning Pemangku

သွမ္မာဓိ ပိဗန္ဓု

(1) Ngenterang upacara Piodal ring Kahyangan utawi ring soang-soang

ဇ၊ ရှုဏန္တိနိဂ္ဂပမာဏ ပိရဟာသဗြံသဗျဏန္တ ဓာဝိဓိရုသဝဓိရုသဝဓိ

krama.

ဗြဗ

(2) Tan wenang salab-sulub, yan mamurug wenang Mangku inucap nyepuhin

ဗြ၊ ဓာဝိဓိသဗျဏန္တဗြ၊ ယန္တဗျဏန္တဗြဏိဗန္ဓုဗိဗ္ဗုဗိဗ္ဗုဗိဗ္ဗု

raga.

ဂာ၊

မိဘုရားကလည်းကောင်း၊

- Sebel pengantenan.

- မိန်းမဝိဇ္ဇာကုဏ္ဍကဏ္ဍ ..

- Sebel kepademan.

- မိန်းမပုဗ္ဗပုဗ္ဗ ..

na. Makta sekancan barang sane sinanggeh ngeletehin.

က. မန္တပဏ္ဍိတမဂ္ဂဓမ္မိကဏ္ဍဓမ္မိကဏ္ဍ ..

ca. Makta sekancan sato agung, sejabanin ritatkala mapapada.

ဆ. မန္တပဏ္ဍိတမဂ္ဂဓမ္မိကဏ္ဍဓမ္မိကဏ္ဍ ..

ra. Mabusana sane tan manut makadi tata kramaning Adat Agama.

ဂ. မန္တပဏ္ဍိတမဂ္ဂဓမ္မိကဏ္ဍဓမ္မိကဏ္ဍ ..

(2) Pretingkahe sane tan patut ring Pura luwire :

ဣ. ပြုစုစဉ်ကုဏ္ဍဓမ္မိကဏ္ဍဓမ္မိကဏ္ဍ ..

ha. Masumpah utawi macor.

ဟ. မန္တပဏ္ဍိတမဂ္ဂဓမ္မိကဏ္ဍဓမ္မိကဏ္ဍ ..

na. Makoratan, mawarih, masenengan, masanggama, makolem dados

က. မန္တပဏ္ဍိတမဂ္ဂဓမ္မိကဏ္ဍဓမ္မိကဏ္ဍ ..

asiki lanang istri, nyangsang pengangge miwah pawertine sane

ဟမ္မိကဏ္ဍဓမ္မိကဏ္ဍဓမ္မိကဏ္ဍ ..

siosan.

မိဂ္ဂဓမ္မိကဏ္ဍဓမ္မိကဏ္ဍ ..

ca. Mamisuh, majaljal, magerengan, wakparusia miwah sane siosan.

ဆ. မမိယု, မမာဇာလိ, မမိပုဇာလိ, တမာဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

ra. Mungguh tedun ring pehataran Pura sejabaning sampun sangkaning

က. မုဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

pituduh Pemangku Kahyangan Tiga Desa.

ပိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

ka. Ngaturang sesolahan sane karuntutin antuk radio tape recorder.

က. တမာဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

da. Masajengan miwah sapanunggalanya.

ဆ. မမိယု, မမာဇာလိ, မမိပုဇာလိ, တမာဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

(3) Rikala Pujawali ring Kahyangan Tiga Desa (nista, madya, utama) krama

၈. မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

Desa Adat patut ngeruntutin rauh tangkil ke Parahyangan Desa.

ရဟန္တာ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

(4) Yening Krama Desa maduwe yadnya, pacang jagi ngelungsur wasuhpada

၆. ရဟန္တာ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

Kahyangan Tiga Desa, sepatutnya nganggen Pemangku, tan kalugra

မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

maturan saking jabayan.

မမိယု, မမာဇာလိ, မမိပုဇာလိ, တမာဇာလိ, မိဇာလိ, မိဇာလိ, မိဇာလိ.

(5) Klian Desa Adat polih busana ngewarsa (nyepi) olih I Krama Desa.

၇. မိမိဟူသောအရာတစ်ခုခုအား စိတ်ဝင်စားမှုရှိပြီး နားထောင်ရန် စိတ်ဝင်စားမှုရှိသည်။

(6) Pemargin Piodalan ring Kahyangan Tiga Desa (nista, madya, utama) patut

၈. ပိတ်တံဆိပ်ရယူရန် လိုအပ်သော အချက်အလက်များကို စိစစ်၊ စစ်ဆေး၊ စိစစ်မှု ပြုလုပ်ရန်

ketatingin olih krama Desa, saha keni urunan miwah pengaci-aci manut

မိမိတို့၏ အချက်အလက်များကို စိစစ်မှု ပြုလုပ်ရန်၊ မိမိတို့၏ အချက်အလက်များကို စိစစ်မှု ပြုလုပ်ရန်

ring pararem.

စိစစ်မှု ပြုလုပ်ရန်။

(7) Sane mamurug kecaping ring ajeng, keni pamidanda manut pararem.

၉. မရကမရကွန်ဒိုမိနီယံ၊ မိမိတို့၏ အချက်အလက်များကို စိစစ်မှု ပြုလုပ်ရန်။

(8) Sane sinanggeh reged luwire :

၁. မရကမရကွန်ဒိုမိနီယံ ဖြစ်ရန် :

ha. Krama sane ngelaksanayang gamya gamana.

ဟ. မရကမရကွန်ဒိုမိနီယံ ဖြစ်ရန်။

na. Sahanan jadma sane kabawos reged minekadi :

က. မရကမရကွန်ဒိုမိနီယံ ဖြစ်ရန်။

- Panak Bebinjat, beling daha (beling jumah)

- ပရကမရကွန်ဒိုမိနီယံ၊ မိမိတို့၏ အချက်အလက်များကို စိစစ်မှု ပြုလုပ်ရန်။

- Jadma memitra (nyolong semara)

- မရကမရကွန်ဒိုမိနီယံ ဖြစ်ရန်။

- Jadma sakit ila, ayan lan buduh

- ဣဗ္ဗုပဏိဇ္ဇိလ. ဟယကန္တဗျု " "

- Jadma magandrungan

- ဣဗ္ဗုပဏိဇ္ဇိဇာဏိ " "

- Miwah jadma reged sane siosan yening dereng kalukat manut

- မိဘုဣဗ္ဗုပဏိဇ္ဇိဇာဏိပိရယဝပရုဏိရိရုဏိကဗျကဏ္ဍာကဏ္ဍိ

Dresta

ဣဗ္ဗု " "

Pawos 44

ပရုဏိ, ၆၆.

(1) Sang sinanggeh duskerta :

ဤ. ခံပိကဏ္ဍိရုဏ္ဍိဇာဏိ " "

ha. Gamyā gamana (masanggama sareng buron)

ဟ. ကဗျကဏ္ဍ. ပမဏ္ဍပမဏ္ဍိဇာဏိ " "

na. Gamyā (masanggama sareng meme, tumin, bapa, maman, pianak,

က. ကဗျ. ပမဏ္ဍပမဏ္ဍိရုဏ္ဍိဇာဏိ, ကဗျ. ပမဏ္ဍ. ပိဏ္ဍကဏ္ဍိ.

tugelan)

ဤဏ္ဍိဇာဏိ.

ca. Nyolong semara

ဆ. ရုဏ္ဍာရုဏ္ဍိဇာဏိ " "

ra. Marikosa anak istri

က. မာရိကောသမယကလိပိတ္တံ။

ka. Para dara (masangga sareng rabin anak siosan)

က. ပရာဒရာ. မသတ္တမသပုံ စာနိစ္ဆကကျိရယသသိ။

da. Panguman-uman ring Desa

သ. ပဉ္စမက္ခမဉ္စိရမ္မာ။

ta. Miwah sekancan sane ngeletehin manut kecaping Agama.

တ. မိတရုမိကဏ္ဍကျာရကဏ္ဍဗိမိဉ္စာက္ခန္ဓိသပိမာလေ။

(2) Sajeroning acara upacara-upacara yadnya, sejabaning yadnya Desa,

စ. မာရ်ရကဝိယဗာဂဉ္စပဗာဂဉ္စပဗာဂယဉ္စ. မိဒဏ္ဍိယဉ္စရမ္မာ,

krama Desa ayat pacang mayadnya patut matur uninga ring Prajuru Desa.

ဗြမရမ္မာယဗဏ္ဍာသယဉ္စ ပဗ္ဗဉ္စာဗျဟိဓာဂိပြဒ္ဒရမ္မာ။

(3) Prade Kahyangan Tiga katiben baya minekadi Panca Baya, Pemangku

စ. ပြမာကဟ္မာဉ္စိကမ္မိရမ္မာဗိမိကမိပဉ္စာသယ. ပိဗန္ဓ

patut digelis nyadokan ring Prajuru marumang krama tur ngewentegang

ပဗ္ဗဉ္စိကမိဉ္စရမ္မာသိပြဒ္ဒရမ္မာဗျဟိဓာဂိပြဒ္ဒရမ္မာ

Prayascita sepatutnya.

ပြယဉ္စိကမိပဉ္စာသယ။

Palet 2

පත්‍රිකා, 1979,

Indik Resi Yadnya

හින්දු ක්‍රියාමාර්ග

Pawos 45

පරිච්ඡේද, 1979,

- (1) Sang Yogi nangun yadnya/Guru Loka, sang pacang madeg Pandita utawi
හින්දු, සංග්‍රහණය කළ යුතුය. සංග්‍රහණය කළ යුතුය

Pinandita, sakeluwire jagi ngenterang yadnya patut nunas panugrahan
හින්දු, සංග්‍රහණය කළ යුතුය. සංග්‍රහණය කළ යුතුය

ring sang rumawes (Guru Wisesa lan PHDI).

හින්දු පරිච්ඡේද, සංග්‍රහණය කළ යුතුය. සංග්‍රහණය කළ යුතුය

- (2) ha. Prajuru inucap patut sareng nureksa, taler nitenin mangda sulure
හින්දු, ප්‍රාජුරු හින්දු පරිච්ඡේද, සංග්‍රහණය කළ යුතුය. සංග්‍රහණය කළ යුතුය

sekadi patut, pingkalih pamargine manut kecaping sastra Agama,
හින්දු පරිච්ඡේද, ප්‍රාජුරු හින්දු පරිච්ඡේද, සංග්‍රහණය කළ යුතුය. සංග්‍රහණය කළ යුතුය

saha sareng nyaksinin.

සහ සංග්‍රහණය කළ යුතුය.

na. Yening pemargine tan manut wenang Prajuru mialangin prade

က. ဂုဏ်သိမ်စုံရကတော့ကွပ်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန

wenten cihna nyasar saking kecaping sastra Agama (kacundangan,

ဂုဏ်သိမ်စုံရကတော့ကွပ်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန . ကမ္မကုဏ်တရား .

ceda budi).

ဂုဏ်သိမ်စုံ .

(3) Risampune sang nabe mapaica panugrahan kawikon lan aran ring sang

စွဲ . ဂိဇာတိဂုဏ်သိမ်စုံရကတော့ကွပ်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန

Kadiksa.Prajuru Adat patut digelis ngunggahang ring likita tur nyiarang

ကမ္မကုဏ်တရား . ပွင့်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန . ပွင့်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန

ring krama Desa.

ဂိဇာတိဂုဏ်သိမ်စုံ .

Pawos 46

ပရိတ်သိ. ၆၆ .

(1) Soang-soang Krama Desa katuntun antuk Prajuru Adat, patut sareng

က. ဂုဏ်သိမ်စုံရကတော့ကွပ်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန . ပွင့်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန

ngawas nitenin mangda sahanan yadnya sane kewangun, ngaturin para

တရားဂုဏ်သိမ်စုံရကတော့ကွပ်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန . ပွင့်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန

wikune muput yadnya manut kawenangannya soang-soang.

ဂိဇာတိဂုဏ်သိမ်စုံရကတော့ကွပ်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန . ပွင့်စွဲမိပွင့်စွဲမိဟကနိဗ္ဗာန

- (2) Prajuru patut nuntun saha ngemanggalain krama Desa Adat mikukuhin
 စွ. ပြဋ္ဌာပဏ္ဍိတကြီးကွယ်လွန်သည့်အခါမှစ၍ ကျေးဇူးတင်

para wikune.

ပဏ္ဍိတကြီး ..

Palet 3

ပဏ္ဍိတကြီး.

Indik Pitra Yadnya

ပိတုယဏ္ဍိယ

Pawos 47

ပရတိပဒ္ဓါ, ၆၆.

- (1) Pitra yadnya matetuwek ngewentenang yadnya bakti pinaka jejangkepan
 စွ. ပိတုယဏ္ဍိယ စစ်တော်လှန်ရန်နှင့် ယဏ္ဍိယသို့ ပိတုယဏ္ဍိယ

swadarmaning putra sasana, ngardi kasucianing Sang Hyang Pitra ring
 နှစ်ပတ်လည် ပြုစုရမည့် စစ်တော်လှန်ရန်နှင့် ပိတုယဏ္ဍိယ

niskala.

နိမ္မိတ .

- (2) Mungguhin wewangunanya saha pemargin yadnyane masesuluh antuk
 စွ. မွန်တို့၏ စစ်တော်လှန်ရန်နှင့် ယဏ္ဍိယသို့ ပိတုယဏ္ဍိယ

sastra dresta, tur manut ring pituduh sang rumawes (PHDI)

သောသမ္မတ, တွေ့ရသည့် ပိတုယဏ္ဍိယသို့ ပရတိပဒ္ဓါ, ပရတိပဒ္ဓါ .

na. Mendem sawa/ngaben rikala piodalan Hahyangan Tiga Desa

က. မိန့်ဗျာဒ်. ကျေးဇူးလဲ ပိရယာယလက္ခဏာ ဟူ၍ စာဆို ရေး

Lokapaksa, Tilem, Purnama, Pekirim, Anggara Kliwon, Bhuda

ရဟာယဝဏ္ဏ, ဗိဇ္ဇာ, ပွဲဗေဒ, ပိဏ္ဍိတိ, ဒေန္တကန္တိ ရတံ၊ ကုဏ္ဍ

Kliwon, Sanis cara Kliwon, miwah rarainan sane lian-lianan.

ကွဲ ရတံ၊ ကုဏ္ဍကန္တိ ရတံ၊ မိဇ္ဇာတိကန္တိ ရတံ၊ ပိဏ္ဍိတိကန္တိ ရတံ။

ca. Mendem sawa ngadut Rare (mobot) sedereng bobotane

က. မိန့်ဗျာဒ်. ကျေးဇူးလဲ ပိရယာယလက္ခဏာ ဟူ၍ စာဆို ရေး

medal/embas, sang ngadut rare inucap mangda kasukserah riin ring

မိဇ္ဇာ, ဗိဇ္ဇာ, မိဇ္ဇာကန္တိ ရတံ၊ ကုဏ္ဍကန္တိ ရတံ၊ ပိဏ္ဍိတိကန္တိ ရတံ။

Dokter Puskesmas.

ရဟာယလက္ခဏာ ဟူ၍ စာဆို ရေး

ra. Prade durung padewasaan dados makingsan ring pertiwi, tan

က. ပြုမူမည် ပရိယာယလက္ခဏာ ဟူ၍ စာဆို ရေး

pegegumuk saha pemargine ke setra kelaksanayang rikala enceb

ပရိယာယလက္ခဏာ ဟူ၍ စာဆို ရေး

Surya.

ဗွဲ့ ဟူ၍

Palet 4

ပစ္စည်း. ၆.

Indik Manusa Yadnya

သိန္နိ ကောယယန္တ

Pawos 48

ပရဟာပါ. ၆၀.

- (1) Manusa yadnya matetujon maprayascita sebacakaning keregedan jadma
 ခါး. ကောယယန္တ ပရဟာပါကောယယန္တသိန္နိကောယယန္တသိန္နိကောယယန္တ

Desa sekala lan niskala, antuk sang ngaskara yadnya, ngawit saking rare
 ရဟာပါသိန္နိကောယယန္တ, ကောယယန္တသိန္နိကောယယန္တ. ခါးကောယယန္တ

sejeroning garban ibunya, tumeka ring panemaya patutnya mani wekas.
 သိန္နိကောယယန္တသိန္နိကောယယန္တ, ကောယယန္တသိန္နိကောယယန္တသိန္နိကောယယန္တ

- (2) Dudonan upacara manusa yadnya inggih punika :

ဗျ. ကောယယန္တသိန္နိကောယယန္တသိန္နိကောယယန္တသိန္နိကောယယန္တ

ha. Magedong-gedongan duk pengerempinian ibiang.

ဟ. ကောယယန္တသိန္နိကောယယန္တသိန္နိကောယယန္တသိန္နိကောယယန္တ

na. Duk sang kama reka medal.

က. ကောယယန္တသိန္နိကောယယန္တသိန္နိကောယယန္တ

ca. Roras rahina.

ဆ. ကောယယန္တသိန္နိကောယယန္တ

Pawos 49

ပရဏာမိ, ၆၆၁ .

(1) Upacara yadnya petigang sasihan pastikannya patut kelaksanayang rikala

၁၆၈ . ဥပဇာတိယဉ္ဇန ပိတိကံ အဓိယဉ္ဇန ဝိသုဒ္ဓိယဉ္ဇန ပဉ္စမဉ္ဇန ဝိသုဒ္ဓိယဉ္ဇန

rarene sampun mayusa 105 (satus limang) rahina.

ဥပဇာတိယဉ္ဇန ပိတိကံ အဓိယဉ္ဇန ဝိသုဒ္ဓိယဉ္ဇန ပဉ္စမဉ္ဇန ဝိသုဒ္ဓိယဉ္ဇန

(2) Upacara upakara manusa yadnya sane lian-lianan, indik tata cara

၁၆၈ . ဥပဇာတိယဉ္ဇန ပိတိကံ အဓိယဉ္ဇန ဝိသုဒ္ဓိယဉ္ဇန ပဉ္စမဉ္ဇန ဝိသုဒ္ဓိယဉ္ဇန

wewangunannya miwah pemargin yadnyane manut swadarmaning

ဝိသုဒ္ဓိယဉ္ဇန ပိတိကံ အဓိယဉ္ဇန ဝိသုဒ္ဓိယဉ္ဇန ပဉ္စမဉ္ဇန ဝိသုဒ္ဓိယဉ္ဇန

manusa nganutin Sastra Agama, Catur Dresta, saha pituduh Prajuru Adat.

ဥပဇာတိယဉ္ဇန ပိတိကံ အဓိယဉ္ဇန ဝိသုဒ္ဓိယဉ္ဇန ပဉ္စမဉ္ဇန ဝိသုဒ္ဓိယဉ္ဇန

Palet 5

ပရဏာမိ, ၆၆၁ .

Indik Bhuta Yadnya

ဝိသုဒ္ဓိယဉ္ဇန ပိတိကံ အဓိယဉ္ဇန ဝိသုဒ္ဓိယဉ္ဇန ပဉ္စမဉ္ဇန ဝိသုဒ္ဓိယဉ္ဇန

Pawos 50

ပရဏာမိ, ၆၆၁ .

- (1) Bhuta Yadnya matetuwek ngewentenang punia karma ring watak Bhuta
 ဝါ. ဘုရားယုဒ ဗဟိရ်တုဏ်းကံ ဗုဒ္ဓ နှစ်ပဉ္စိတိယ

sekala lan niskala.

ပိန္နကလတ္တီလ .

- (2) Bhuta Yadnya inggih punika upacara upakara pabyakala ring pertiwi lan
 ဝါ. ဘုရားယုဒ ဗဟိရ်တုဏ်းကံ ဗုဒ္ဓ ပဉ္စကလတ္တီလ ပဉ္စကလတ္တီလ

kahyangan, sarwa prani saha upacara upakara ring bebhutan.

ကလတ္တီလ, ဗဟိရ်တုဏ်းကံ ဗုဒ္ဓ ပဉ္စကလတ္တီလ ပဉ္စကလတ္တီလ

- (3) Upacara upakara pebyakalaan ring pertiwi, kahyangan lan bebhutan
 ဝါ. ဗုဒ္ဓ ပဉ္စကလတ္တီလ ပဉ္စကလတ္တီလ, ကလတ္တီလ ဘုရားယုဒ

kewastanin mecaru, miwah yening ring manusa kewastanin pebyakala.

ပိန္နကလတ္တီလ, မိတ္တုဗုဒ္ဓကံ ဗဟိရ်တုဏ်းကံ ဗုဒ္ဓ ပဉ္စကလတ္တီလ

- (4) Pecaruan inucap ring ajeng nista, madya, utama manut tetujon miwah
 ဝါ. ပိန္နကလတ္တီလ ပဉ္စကလတ္တီလ, မိတ္တုဗုဒ္ဓကံ ဗဟိရ်တုဏ်းကံ ဗုဒ္ဓ ပဉ္စကလတ္တီလ

wigunannya minekadi Saiban (yadnya sesa), Sesegehan, Eka Sata, Panca

ပိန္နကလတ္တီလ ပဉ္စကလတ္တီလ, ဗဟိရ်တုဏ်းကံ ဗုဒ္ဓ ပဉ္စကလတ္တီလ, ပဉ္စကလတ္တီလ, ပဉ္စကလတ္တီလ

Sanak, Panca Kelud, Balik Sumpah, Gelar Sanga lan Resi Gana.

ပဉ္စကလတ္တီလ, ပဉ္စကလတ္တီလ, ပဉ္စကလတ္တီလ, ပဉ္စကလတ္တီလ, ပဉ္စကလတ္တီလ

(1) Pamargin pacaruan ring Desa Adat Lokapaksa luwire :

၁။ ပမံဗိကဝါယာတၢ်ဂြိုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏပဏာယာဗိရုဏ :

ha. Ritatkala tilem sasih 6 (kenem) krama Desa Adat patut

လၢ. ဂိဗဏ္ဍာလဗိဗ္ဗုဗ္ဗဗိရု. ၆. မိမိဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ

ngewenterang upacara Nangluk Merana.

ဗိရုဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ .

na. Ritatkala Tilem Sasih 7 (kepitu) krama Desa Adat patut

လၢ. ဂိဗဏ္ဍာလဗိဗ္ဗုဗ္ဗဗိရု. ၇. မိမိဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ

ngelaksanayang Ciwa Latri.

ဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ .

ca. Nangken asasih rikalaning tilem patut ngelaksanayang Caru

လၢ. ဂိဗဏ္ဍာလဗိဗ္ဗုဗ္ဗဗိရု. ၈. မိမိဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ

Pesasihan manut Sastra Agama.

ဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ .

(2) Nangken awarsa rikala tilem sasih kesanga, kelaksanayang Tawur

ဗ္ဗု. ဂိဗဏ္ဍာလဗိဗ္ဗုဗ္ဗဗိရု. ၉. မိမိဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ

Kesanga, ketah bawose Ngerupuk maka cihna pacang nyanggra dina

ဗိဗ္ဗုဗ္ဗဗိရု. ၁၀. မိမိဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ

Penyepian benjangne.

ဗိဗ္ဗုဗ္ဗဗိရုဟ်ကလေးဒေသဂုဏ်သုဗ္ဗာဏ .

(3) Upacara Penyepian sane patut kemargiang olih Krama Desa :

၃. ဥပဇာတိဇာတိပိယကုရကပဗ္ဗန္တိဗ်ဗိယံဂုဟနိဂုဗ္ဗဗရဏက :

Catur Brata Penyepian luwire :

လဗ္ဗေဗြာတဗ်ဇာတိပုဗ္ဗတိဂုဏ :

ha. Amati Geni :tan kengin maapi-api (anyekung Jnyana suda

ဟ , ဒေဗဗိဇာတိ : တရုက္ခဏိဗ္ဗာတိဗာပိ , ဟဏ်ဗျန္တဗျန္တ

nirmala).

စိဗလ .

na. Amati Karya : tan kengin nyambut karya.

က , ဒေဗဗိဇာတိ : တရုက္ခဏိဗ္ဗာတိဗာပိ .

ca. Amati Lelungan : tan kengin melelungayan.

လ , ဒေဗဗိဗြာတဗ်ဇာတိ : တရုက္ခဏိဗ္ဗာတိဗာပိ .

ra. Amati Lelanguan :tan kengin maoneng-onengan lan meswara

က , ဒေဗဗိဗြာတဗ်ဇာတိ : တရုက္ခဏိဗ္ဗာတိဗာပိ .

gora miwah sepenunggalanya.

ဂုဏာတဗိတုဗ်ဗိတုဗလက .

(4) Catur Brata Penyepian inucap patut ngelaksanayang ngawit saking

၆. လဗ္ဗေဗြာတဗ်ဇာတိပိယကုရကပဗ္ဗန္တိဗ်ဗိယံဂုဟနိဂုဗ္ဗဗရဏက :

semeng dauh 06.00 jantos benjang semengne dauh 06.00 (selama 24 jam).

နိဗိဗဗျာ , ၀၆,၀၀ တရုက္ခဏိဗ္ဗာတိဗာပိ , ၀၆,၀၀, ဗိဗလ , ၀၆,၀၀, ၀၆,၀၀ .

၅. ဗြဟ္မဒေဝလောကဗျာရုံသိပ်တို့၊ ပဏ္ဍိတ်သိပ်တို့

စာအုပ်အသစ်များ၊ စာအုပ်အသစ်များကို ဖတ်ရှုရန် အားပေးပါ။

၈. ဗြဟ္မာ့ကမ္ဘာကို လက်ညှိုးထိုး၍ ကမ္ဘာကို ချစ်ခင်သော စိတ်ဖြင့်

ನಿಲಯ.

පගුතාඝි. ෧෧.

၈၇. ဂွေဟောစာသုတ်ယဉ်၏ ခုတ်တိုက်ကွက်ကို ဂုဏ်သဒ္ဓါဟု ခေါ်ဝေါ်ကြသည်။

[illegible]

- ၉။ ပျဉ်းမိတ်တစ်ခုကို ခြေထောက်ပေါ်တွင် ထားပြီး မှည့်ရာသို့

ရီစီဒဏ္ဍာရက္ခကမာယကမ္ဘိကမာနုမ္ဘိဗြဗ္ဗလက္ခာဗြဗ္ဗာဗဗ

PANCAMAS SARGAH

ပဏ္ဍာ ပယုဒ်ကရ

SUKERTA TATA PAWONGAN

ပျက်စား စာပေပရတာဏာ

Palet 1

ပဏ္ဍာ၊ ခါ၊

Indik Pawiwahan

ဟိန္ဒူ ကျမ်းဂန်စာပေ

Pawos 53

ပရတာဏာ၊ ၆၃၊

- (1) Pewiwahan inggih punika petemoning purusa kelawan pradanamelarapan
ခါ၊ ပိတောက်ပျက်စား ပျက်စားပရတာဏာ ပျက်စားပရတာဏာ၊ ပရတာဏာ

kayun suka lila, kadulurin upasaksi sekala niskala.

ကယုကုလိလ၊ ကယုကုလိလပရတာဏာ ပရတာဏာ

- (2) Pemargin pewiwahane melarapan antuk :

ခါ၊ ပိတောက်ပျက်စားပရတာဏာ ပရတာဏာ

ha. Pepadikan

ဟ၊ ပိတောက်ပျက်စား

na. Merangkat

က၊ ပိတောက်ပျက်စား

ca. Nyentana utawi Nyeburin

ဆ. နီညီက ဟေဗင် နီဗုရ်ကိ.

(3) Pidabdab sang pacang mewiwaha wenang nganutin :

ဣ. ပိဗဉ္ဇာဗျာပမံ ဗရိတဟင်္ဂံ ဗာဓုဗိကိ :

ha. Sampun mungguh daha truna, nganutin Undang-undang No. 1 tahun

ဟ. ဆယ့်ငှာဗျာပမံ ဗရိတဟင်္ဂံ ဗာဓုဗိကိ. ဟေဗင် နီဗုရ်ကိ.

1974.

ဗီဗိဗိဇ္ဇာ.

na. Sangkaning pada rena, tan wenten pepaksaan.

က. ဆန္တကိပဗေဒဟေ. ဗရိတဟင်္ဂံ ဗာဓုဗိကိ.

ca. Nganutin kecaping agama utawi tan gamia gamana.

ဆ. ဗာဓုဗိကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ.

ra. Prade wenten pengambilane metiosan Agama, mangdennya

ဟ. ပြုမူရန်ကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ.

kewentenang upacara sudiwadani kesaksinin oleh Klian Desa.

ကရုဏာကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ.

ka. Prade wenten mewiwaha kedura Desa utawi nilar Desa, patut

ဆ. ပြုမူရန်ကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ.

kekeninin dana petilar manut perarem.

ဗီဗိဗိဇ္ဇာကိ ဗရိတဟင်္ဂံ ဗာဓုဗိကိ.

(4) Pemargin Pewiwahane taler mangda nganutin Undang-undang No. 1

၆. ပိဋကိကဝိဇယာရက တစ္ဆေပညာဓာနဗိက္ခုနိန္ဒာရက. ခါ,

tahun 1974.

ပေဟ်ကါ. ခါယိလိ၆ .

(5) Prade wenten Krama melaksana gamia gamana miwah megandrungan,

၇. ပြုမူရတနိန္ဒာဗိဇယာရကတဗျာဓိဓာနဗိက္ခုနိန္ဒာရက.

Prajuru Desane patut malasang tur niwakang pamidanda manut perarem.

ပြုမူရတနဗိဇယာရကတဗျာဓိဓာနဗိက္ခုနိန္ဒာရက.

Pawos 54

ပရတာဝါ. ၇၆.

Pemargin pewiwahane sane kebawos patut sekadi ring sor puniki :

ပိဋကိကဝိဇယာရက ဗရကဏိဗရတာယာဗျာဓိဓာနဗိက္ခုနိန္ဒာရက :

(1) Pewiwahane sampun ngelaksanayang upacara Widi Widana miwah

ခါ. ပိဋကဗရကဏိဗရတာယာဗျာဓိဓာနဗိက္ခုနိန္ဒာရက.

pabyakala manut Sastra Agama.

ပဗျာဓိဓာနဗိက္ခုနိန္ဒာရက.

(2) Kaupasaksi olih Prajuru Banjar Adat, Prajuru Desa Adat, lan Sang Guru

ဗျာ. ကဗျာဓိဓာနဗိက္ခုနိန္ဒာရက. ပြုမူရတနဗိဇယာရက. ပြုမူရတနဗိဇယာရက.

Wisasa.

ဝိရဏဗ .

(3) Kaunggahang ring sejeroning Likitan Desa (Cacah jiwa) tur ketunasang

ဣ. လဟူဣ်ကံ ပီဇီဣ်ကံ ပီဇီဣ်ကံ . လဟူဣ်ကံ ပီဇီဣ်ကံ

ring sang ngawiwenang.

ကံ ပီဇီဣ်ကံ .

(4) Matengeran swaran/tabuh kulkul.

ဣ. ပီဇီဣ်ကံ ပီဇီဣ်ကံ ပီဇီဣ်ကံ .

(5) Pewiwahane sane tan manut kadi ring ajeng sianggeh tan patut.

ဣ. ပီဇီဣ်ကံ ပီဇီဣ်ကံ ပီဇီဣ်ကံ .

Pawos 55

ပီဇီဣ်ကံ .

Tata cara pewiwahane sekadi ring sor :

လဟူဣ်ကံ ပီဇီဣ်ကံ ပီဇီဣ်ကံ .

(1) Pepadikan

ဣ. ပီဇီဣ်ကံ .

na. Mesadok/mejantos ring reraman sang wadon.

ဟ. ပီဇီဣ်ကံ ပီဇီဣ်ကံ ပီဇီဣ်ကံ .

na. Nunas sang wadon ring kulawargannya.

က. ကုဣ်ကံ ပီဇီဣ်ကံ .

ca. Kesaksinin oleh Prajuru Banjar Adat, Prajuru Desa Adat, lan Guru

ဆ. နီပကဒိမိဂြုဏ်သိဒ္ဓိပုဏ္ဏဗန္ဓာဒေဝဏိ၊ ပုဏ္ဏဂုဏဒေဝဏိ၊ လက္ခ

Wisesa.

ဝိဂုဏေ .

ra. Ngaturang Pejati ring Merajan sang wadon tur kauningang ring

ဂ. စာဗျာံ ပီဇဇိဝိ ပိကဒက္ခံတရုဏသန္တံ ကမ္မာဏိတံဓိ

Merajan sang lanang.

ပိကဒက္ခံလင် .

(2) Merangkat

ဣ. ပိကန္တဏိ .

ha. Ngewentenang Pejati senistane arahina sesampune merangkat.

ဟ. တရုဏန္တိလံ ပီဇဇိသိဗ္ဗဂုဏဟဂဟိက နီမာဗျဂုဏပိကန္တဏိ။

na. Sang Mepejati patut makta cihna Damar.

န. သံပပီဇဇိ ပဏ္ဍိတန္တုဏ္ဏိဓိဗ္ဗာယလံ .

ca. Prade sulur pawiwahane durung presida puput, reraman sang lanang

ဆ. ပြုဏ္ဏသုဗ္ဗပဏိဇာဟဂုဏဇာံပြုသိန္ဓု ဟူဏိ၊ ပုကဒက္ခံလင်

patut ngewentenang pengelukuan (ngeluweden malih).

ပဏ္ဍိတဂုဏန္တိလံ ပိဇဇိဗျာဏိ၊ ဇီဗျာဏိသိန္ဓုသိဒ္ဓိ .

ra. Prade Pejati tan keterima jantos ping tiga, upacara pewiwahan

က. ပြုရမည့်အခါတွင် အိမ်ထောင်ရေးအခမ်းအနား၊ နှစ်ဦးစလုံး၏ အိမ်ထောင်ရေးအခမ်းအနား

kemargiang sekadi patut.

အိမ်ထောင်ရေးအခမ်းအနားအဖြစ် ဖြစ်ရမည်။

(3) Nyentana/nyeburin

က. အိမ်ထောင်ရေးအခမ်းအနားအခါ :

ha. Rerama sang wadon mesadok ring reraman sang lanang.

ဟ. ပုဂံလေး နှစ်ဦးစလုံး၏ အိမ်ထောင်ရေးအခမ်းအနားအခါ။

na. Ngidih sang lanang marep ring kulawargannya.

န. အိမ်ထောင်ရေးအခမ်းအနားအခါတွင် မိမိ၏ အိမ်ထောင်ရေးအခမ်းအနားအခါ။

ca. Mebyakala manut Dresta.

ဆ. မိမိ၏ အိမ်ထောင်ရေးအခမ်းအနားအခါတွင် မိမိ၏ အိမ်ထောင်ရေးအခမ်းအနားအခါ။

ra. Kesaksinin olih Prajuru Banjar Adat lan Prajuru Desa Adat miwah

က. အိမ်ထောင်ရေးအခမ်းအနားအခါတွင် မိမိ၏ အိမ်ထောင်ရေးအခမ်းအနားအခါ။

Guru Wisesa.

ကျေးဇူးတင်အပ်။

ka. Nunas ring Merajan sang lanang tur keranjingang ring Merajan sang

ဆ. ကျေးဇူးတင်အပ်။

wadon.

မိမိ၏ အိမ်ထောင်ရေးအခမ်းအနားအခါ။

(4) Widi Widana sejeroning pawiwahan sane kemanggehang :

ඉ. ගිම්මි ගිම්මි ක සර්ග්ගාති පරිච්ඡායා කුරුකුණි පණ්ණිමා :

ha. Upacara pabyakalaan sang mewiwaha manut Dresta.

හ. ඉපහන පභ්‍යාලාන සංග්‍රහයේ පරිච්ඡායා කුරුකුණි පණ්ණිමා .

na. Jejumuan Pewarangan kulawarga lanang wadon.

ක. දීර්ඝමකර්ම පරිච්ඡායා කුරුකුණි පණ්ණිමා .

ca. Nunas ring Merajan sang wadon tur keranjingang ring Merajan sang

ආ. කුරුකුණි පණ්ණිමා කුරුකුණි පණ්ණිමා කුරුකුණි පණ්ණිමා

wadon.

කුරුකුණි .

ra. Kesaksinin olih Prajuru Banjar Adat, Prajuru Desa Adat lan Guru

ඊ. කිසිකිසි ප්‍රජාපති, ප්‍රජාපති, ප්‍රජාපති, ප්‍රජාපති, ප්‍රජාපති, ප්‍රජාපති

Wisesa.

විශේෂ .

(5) Prajuru Desa patut nyuratang indik pewiwahane ring Likita Desa, saha

ඉ. ප්‍රජාපති පණ්ණිමා කුරුකුණි පණ්ණිමා කුරුකුණි පණ්ණිමා , සහ

kewewehin antuk Likita Pewiwahan (Surat Perkawinan), miwah

කුරුකුණි පණ්ණිමා කුරුකුණි පණ්ණිමා , ප්‍රජාපති කුරුකුණි . විශේෂ

kejangkepin antuk Likita Pasubaya Pewiwahan (Surat Perjanjian

කුරුකුණි පණ්ණිමා කුරුකුණි පණ්ණිමා , ප්‍රජාපති කුරුකුණි .

၁. ဂုဏ်သိက္ခာတရားတို့သည် ဂုဏာ၊ ဇာတိ၊ ဗျာဓိ၊ ဇာတိ၊ ဇာတိ၊ ဇာတိ။

, එය,

Palet 2

පත්‍රයේ. 2.

Indik Nyapian

බිඳීමේ ප්‍රති

Pawos 56

පරිවර්ත. 56.

- (1) Sinalih tunggil sang sampun merabian seda, kebawos sane ketinggal balu
 ටී. බිඳීමේ ප්‍රති සාමාන්‍ය භාවය. බිඳීමේ ප්‍රති සාමාන්‍ය භාවය.

(balu lanang utawi balu wadon).

සාමාන්‍ය භාවය පරිවර්ත. 56.

- (2) Palas merabian taler mejalaran antuk pada lila, utawi mawiwit wicara
 2. පරිවර්ත. 56. බිඳීමේ ප්‍රති සාමාන්‍ය භාවය. පරිවර්ත. 56.

kebawos nyapian.

සාමාන්‍ය භාවය පරිවර්ත. 56.

- (3) Sang palas merabian mawiwit sangkaning pada lila, patut nunas pematut
 3. බිඳීමේ ප්‍රති සාමාන්‍ය භාවය. පරිවර්ත. 56.

ring Prajuru Desa.

බිඳීමේ ප්‍රති සාමාන්‍ය භාවය.

ha. Drati krama (marikosa).

ဟ၊ သြတိကရမာ . မာရိကော ..

na. Wandu.

န၊ ဘန် ..

ca. Tan nyangunin jantos awarsa.

ဆ၊ တန် နှယ်ဂွန်ဂွန် ခွန်ဝ ..

(4) Prade wicara biota kadi ring ajeng, kekukuang antuk saksi, bukti lan

၆. ပြာသီဝိဇာဘီယာကဒါရိဂ်အိဂ် နီယွဗျာယဟန္တုကဒါဝိ၊ ဟွန်နီလင်

Likita, perabiannya kengin kepasahang yan sampun makekalih pada
လိကိတာ၊ ပါရာဘီယန်ဂရုဗန်နီလင်ယဟန္တုကဒါဝိလင်

cumpu.

မုဗျာ ..

(5) Kewentenang upacara manut Dresta tur kesaksinin olih kulawarga lanang

၆. နီရုဗန်နီလင်ပရာဘီယာကဒါရိဂ်အိဂ် ဟွန်နီလင်ဟန္တုကဒါဝိလင်

wadon, miwah naur prebea pesaksian ring Desa.

ဘုယာဝန်၊ မိဘုနာရီပြာဗျာယပါယာဟွန်ဂရုဗန် ..

(6) Arta guna kaya kepah dados kalih, arta tetatadan jiwa dana kekuasa niri-

၆. အာတုဂွန်ကယာနီပရုဗန်ဟုဗန်လင်၊ အာတုတီတဒါဂ်အိဂ် နီယွဗျာယဟန္တုကဒါဝိ

niri.

ဝဝ
နီယွဗျာ ..

(7) Pengupa jiwa pretisentana ketegen olih purusa.

ဇာ. ပဉ္စမဂိတဌဗိမိန္ဒက ဇာတ်ရက္ခာဓိရုပ္ပာယ်။

Pawos 58

ပရဏာပါ. ၇၃.

Prade riwekas sang palas merabian adung malih :

ဥရုမဂိတ်ကပျံပဗ္ဗိမိဗ္ဗိယက္ခာဓိရုပ္ပာယ် :

(1) Ngelaksanayang upacara malih.

ဇာ. ဇာတ်ကပျံပဗ္ဗိမိဗ္ဗိယက္ခာဓိရုပ္ပာယ်။

(2) Katiwakin pemiidanda manut perarem Desa.

ဇာ. ကပျံပဗ္ဗိမိဗ္ဗိယက္ခာဓိရုပ္ပာယ်။

Pawos 59

ပရဏာပါ. ၇၄.

Swadarmaning Sang Balu :

ဗျဉ်းမိမိမိဗျဉ်း

(1) Patut miara sentana lan sehanan padruwen ipun.

ဇာ. ပဉ္စမဂိတဌဗိမိန္ဒက ဇာတ်ရက္ခာဓိရုပ္ပာယ်။

(2) Tan kengin makidihang, ngadeang lan ngadol waris guna kaya sedereng

ဇာ. ကပျံပဗ္ဗိမိဗ္ဗိယက္ခာဓိရုပ္ပာယ်။

polih kebebasan saking kulawarga purusa.

ဗျဉ်းမိမိမိဗျဉ်း

(3) Ngemanggehang pati brata.

ဣ. နိပဇ္ဇိယံ ပဓိဗ္ဗာဏံ ..

(4) Kedadosan marabian malih manut UU No. 1 tahun 1974.

၆. နိပဇ္ဇိယံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ..

Pawos 60

ပရဇာသိ, ၈၀.

Swadarmaning sang balu nyapian sane mulih bajang :

ဗျဉ်းပဉ်း ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ :

(1) Patut tinut ring pedabdab kulawarga.

ဣ. ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ..

(2) Tan kepatutan ngewarisin, wantah muponin.

ဣ. ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ..

(3) Kedadosang merabian malih.

ဣ. နိပဇ္ဇိယံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ..

Pawos 61

ပရဇာသိ, ၈၁.

Sang Balu kapah dados kalih luwire :

ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ :

(1) Balu nyapian (sangkaning palas merabian).

ဣ. ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ပဓိဗ္ဗာဏံ ..

(2) Balu (sangkaning ketinggal seda).

စွ. ကလျ. မဉ္ဇိသိ. မိတိဉ္ဇရဟေသ .

Pawos 62

ပရဏာပါ, ဓဉ္ဇ.

Balu sane keucap tan pageh sekado ring sor puniki :

တလျမရကတလျမဉ္ဇကလ်းနီမဉ္ဇိခိရဉ္ဇာပုခိမိ :

(1) Melaksana Drati Krama.

ဗီ. ပိလကသကဉ္ဇပိဉ္ဇဗ.

(2) Matilar tan pesadok saking jeronya jantos 3 (tigang) sasih.

စွ. မဉ္ဇိသိ တကသရဏာကျသိ. နီရဏာကျဉ္ဇာဉ္ဇာပါ. စွ. မိသိသိရ .

(3) Mekidiang, ngadeang lan ngadol waris.

စွ. ပိမိသိသိ, ဓရဏသိသိလဉ္ဇရဏာဉ္ဇာပါ.

(4) Lempas ring swadarmaning anak balu, tur tan preside ngehehin solah,

၆. ရလဉ္ဇာပိပုဉ္ဇာသိ. တလဉ္ဇာဗျ. တံတကပိဉ္ဇာနီရမဉ္ဇိရဏာဉ္ဇာ.

maprewerti arep ring pituduh kulawarga.

မဉ္ဇိသိ တလဉ္ဇာပိပုဉ္ဇာသိ. တံတကပိဉ္ဇာနီရမဉ္ဇိရဏာဉ္ဇာ.

Palet 3

ပဉ္ဇာပါ. စွ.

Indik Sentana

မိဉ္ဇိကျိဉ္ဇာ

ଆପଣଙ୍କ ସମ୍ପର୍କରେ :-

- (1) Krama Desa sane pacang ngidih sentana, patut matur uninga ring Prajuru
 ၁။ ဗြဟ္မဒေသနာ ပဿန္တိဝိသုဒ္ဓိ၊ မိတ္တကံ၊ ပစ္စုပ္ပန်ဘူတိယောဂီယောဂီယော

ရေကန်ဒေသတို့, ဗွ., လေလံနှင့်လေလံချသရေရပ်ကွက်ပဏာန။

- (2) Sang ayat ngidih sentana patut napak sinarengan ring Prajuru Desa Adat
- ၁။ သံဃာယဉ်ဆီၣ်၊ လိမ္မင်ကပတေၣ်၊ ပရောသနာတို့ပြုရာၣ်၊ ဘူမိလောကဒေဝစက်၊

[illegible]

- (3) Klian Desa Adat kewanu olih Klian Banjar Adat, nyiarang ring

ព័ត៌មានក្នុងកញ្ចប់នេះ, សំបុត្រសំខាន់ៗនៃការសិក្សា

ຫາກບາດສົມມຸດຕະມາດ, ບໍ່ມີ ບາດສົມມຸດຕະມາດ

පරිච්ඡේද ෧෧

- (4) Yening wenten sane tan lila, kekukuhang antuk saksi, bukti lan Likita,
၆. ဂုဏ်သိက္ခာတရားတို့လည်းကောင်း၊ နိဗ္ဗာန်သမာဓိ၊ ဓမ္မာနုပဿနာ၊

manut sekadi ring ajeng, Klian Desa Adat patut digelis niwakang pemutus
မာဏုဗျာန်သမာဓိတရားတို့လည်းကောင်း၊ နိဗ္ဗာန်သမာဓိ၊ ဓမ္မာနုပဿနာ

utawi pematut wicarane.

ဟူ၍ပင်ပဿနာတရား ..

- (5) Upacara upakara pemerasan sentana kesaksinin olih Prajuru Desa Adat

၇. ဥပသုတေသနပရိယတ္တိတရားတို့ကိုလည်းကောင်း၊ နိဗ္ဗာန်သမာဓိ၊ ဓမ္မာနုပဿနာ

lan Prajuru Desa Dinas, tur keunggahang ring Likita Desa saha nyiarang
မာဏုဗျာန်သမာဓိတရားတို့လည်းကောင်း၊ နိဗ္ဗာန်သမာဓိ၊ ဓမ္မာနုပဿနာ

ring paruman Desa.

ဟူ၍ပင်ပဿနာတရား ..

Pawos 64

ပရိယတ္တိ, ၆၆.

- (1) Bacakan sentana wenten 3 (tigang) pawos luwire :

၈. နိဗ္ဗာန်သမာဓိတရားတို့လည်းကောင်း၊ နိဗ္ဗာန်သမာဓိ၊ ဓမ္မာနုပဿနာ

Ha. Preti Sentana

ဟ. ပြုစီမံခန့်ခွဲခြင်း ..

Na. Sentana Rajeg

န. မိမိတို့၏အကျိုး ..

Ca. Sentana Peperasan (lanang utawi wadon).

គ. សិក្ខកប័ណ្ណសាក្យ. គង់ឃ្លាតពីព្រហ្មណ៍”

(2) Preti Sentana inggih punika sentana sane medal saking pewayahane sane

ឆ្ល. ប្រសិនបើ ក្នុង កំឡុង ពេល សិក្សា ស្រាវជ្រាវ លើ បទពិសោធន៍ ស្រាវ

patuit.

පභූතියි.

(3) Sentana Rajeg inggih punika sentana wadon sane kemanggehang purusa.

[illegible]

(4) Sentana Peperasan inggih punika sentana sangkaning ngidih saking

③. ပုံစံကပီပြင်သန့်ရှင်းမှု၊ ဖွဲ့စည်းပုံအားဖြင့် ပုံစံကမာကျစ်လျစ်ဆန်းသစ်မှု

kulawarga purusa utawi predana.

ကျွန်ုပ်တို့က ပျော်စရာကောင်းပါတယ်။

(5) Prade pewiwahane tan patut tur ngewetuang sentana, mangda sentana

၉. ပြုစုပံ့ပိုးစာမူကုသကမ္ဘာတို့ကတိကျစွာပို့ကုသ. မစ္ဆူပို့ကုသ

punika tan kebawes astra utawi bebinjat keutsahayang olih

[illegible]

kulawargannya mangda wenten memeras ngangge pianak, biang miwah

ကျလတ်က ကျ ပဏ္ဍိတကြီးကြီးပဏ္ဍိတ ပိဗကကျ၊ အိမ် မိတု

pianaknya. Reramannya mangda ngemargiang pamarisuda manut Dresta.

បំបែកគ្នា " បុរាណបញ្ញត្តិវិជ្ជាបណ្ឌិត ហេតុធាតុ ធម្ម " ។

(6) Prade Pewiwahane tan ngewetuang sentana kengin ngidih sentana,

၈. ဗြဟ္မာပတိတဟရုဏ်းကွတ်ကျွတ်ပိန္နကရုဏ်းကို ခိုဆည်းကွာရ

langkungan ring adiri lanang wiadin wadon.

လက္ခဏာရှိပေမိမိကလေးတစ်ကောင်ပါ။

Pawos 65

පහුගාඩි, ෧෧.

(1) Sentana Paperasan sane kabawes patut disampune macihna antuk :

၈၆. ပိဋကပိနသကျာရကလစာရတာသဗ္ဗန္တိသေသျကပသိဗ္ဗဟန္တရိး

ha. Widi Widana upakara paperasan, manut Dresta.

෧, භික්ෂු භික්ෂුණීන්ගේ ස්වභාවය, භාවිතය, භාවිතය.

na. Kesaksinin oleh Prajuru Adat.

က. နိမိတ်တို့ကို ခြေရာခံရန် အရေးကြီးသည်။

ca. Sampun kasyarang ring wewidangan Desa.

ခ. လာမည့် နှစ် စီမံကိန်းစာရင်း ..

ra. Sampun katunasang pemikukuh ring Guru Wisesa.

၈. နာမည်ကျော်ကလေးပိမ့်ကုကျော့စာကုတိုရ်အမေ။

(2) Sang patut keperas anggen sentana :

ဤ သံဃာတော်တို့သည် ဤကဲ့သို့

ha. Jadma sane magama Hindu.

ဟေ့၊ နေ့ရက်မသေမသိရဘူး။

na. Keutamayang saking waris pancer purusa.

က. ကိစ္စဗျာဓိယံ ခဏိတိပဏ္ဍိတံ ပုပ္ဖာယံ .

ca. Prade tan wenten saking pancer purusa, mangda mawiwit saking

ဆ. ပြုဇာတိဗျာဓိယံ ကာယံ ပဏ္ဍိတံ ပုပ္ဖာယံ . ဗဟု ဗဂိတိဗျာဓိယံ

tunggal Dadya.

ဗျာဓိယံ .

ra. Prade tan wenten maduwe tunggalan Dadya, kepatutang ngidih

ဂ. ပြုဇာတိဗျာဓိယံ ကာယံ ဗဟုဗဂိတိဗျာဓိယံ . ကိစ္စဗျာဓိယံ

sentana mawiwit saking predana (kulawarga rabine) sane magama

နိက္ခမဗဂိတိဗျာဓိယံ ပဏ္ဍိတံ . ကျသိတိဗျာဓိယံ ဗဟုဗဂိတိဗျာဓိယံ

Hindu.

ဟိန္ဒူ .

ka. Prade tan wenten maduwe tunggalan Dadya, dados ngidih anak

ဆ. ပြုဇာတိဗျာဓိယံ ကာယံ ဗဟုဗဂိတိဗျာဓိယံ . ကိစ္စဗျာဓိယံ

seosan sane tan magama Hindu, medasar antuk kecumpuan

ပြုဇာတိဗျာဓိယံ ကာယံ ဗဟုဗဂိတိဗျာဓိယံ . ကိစ္စဗျာဓိယံ

kulawarga Dadya saha kedulurin antuk upacara pamarisuda manut

ကျသိတိဗျာဓိယံ ဗဟုဗဂိတိဗျာဓိယံ . ကိစ္စဗျာဓိယံ

Dresta.

ဒြေစ .

na. Turunan Purusa manut sepat kesamping (garis horisontal) ngawit

က. တွေ့ကန့်ကွက်မ ဟော့တုန် ပဏ္ဍိတလိပ် . တစ်ခုလုံးကိရုဏ္ဏလိပ် တစ်ခုလုံး

saking paman, tumin, misan, mindon lan selanturnya.

မင်း ပဏ္ဍိတ, တွေ့မိ, မိမိ, မိမိကွာဆွေ ကွေမိမိ .

ca. Pedum pewarisane sane lanang polih pahan ategen, sane istri wantah

ဆ. ပုံရိပ်တစ်ခုလုံးကွာဆွေကွေမိမိ . မိမိကွာဆွေကွေမိမိ .

muponin selami dereng kesah mewiwaha polih pahan asuun maka

မိမိကွာဆွေကွေမိမိကွာဆွေကွေမိမိ . မိမိကွာဆွေကွေမိမိ .

pengupadita satunggun urip, nanging tan dados ngadeang jantos

ပဏ္ဍိတလိပ် မိမိကွာဆွေကွေမိမိ . မိမိကွာဆွေကွေမိမိ .

ngadol.

ကွာဆွေကွေမိမိ .

ra. Balu Luh mulih daha wiadin Balu Muani nyeburin mulih truna,

က. တွေ့ကန့်ကွက်မ ဟော့တုန် ပဏ္ဍိတလိပ် . တစ်ခုလုံးကိရုဏ္ဏလိပ် တစ်ခုလုံး

soang-soang punika boya kebawos sentana, nanging kengin muponin

ကွာဆွေကွေမိမိကွာဆွေကွေမိမိ . မိမိကွာဆွေကွေမိမိ .

kewanten.

ကွာဆွေကွေမိမိ .

ka. Yening ceput, nenten wenten sane patut ngewarisang manut sekadi
က . ဂုဏ်သိမ်းပုဂ္ဂိုလ်. ဂုဏ်သိမ်းပုဂ္ဂိုလ်ကပဏ္ဍိတတစ်ပါးကတို့က

sane munggah ring pawos puniki, padruwen ipun patut ngeranjing ke
ပရိယတ္တိတရားတို့ကိုပညာသိမ်း, ပညာတရားတို့ကိုပညာသိမ်း

Desa.

ရဟန်း .

(3) Prade nenten wenten ahli waris minekadi daging pawos diajeng puniki,
စွဲ . ပြုစုပျက်စီးမှုတို့ကိုပညာသိမ်းကတို့ကပညာသိမ်းပုဂ္ဂိုလ် .

taler kesinanggeh ahli waris luwire :

တရားသိမ်းကတို့ကပညာသိမ်းပုဂ္ဂိုလ်က :

ha. Sentana sane tan sah.

ဟ . မိမိကပရိယတ္တိတရား .

na. Sentana Lanang sane merabian nyeburin utawi sentana luh sane

က . မိမိကပရိယတ္တိတရားသိမ်းပုဂ္ဂိုလ်ကပရိယတ္တိတရားသိမ်းပုဂ္ဂိုလ်

sampun kesah merabian.

မာပုဂ္ဂိုလ်ကပရိယတ္တိတရား .

ca. Sentana Alpaka Guru sane sampun maparisuda.

ဆ . မိမိကပရိယတ္တိတရားသိမ်းပုဂ္ဂိုလ်ကပရိယတ္တိတရားသိမ်းပုဂ္ဂိုလ်

(3) Ngabenang sang Pewaris jantos puput manut Dresta.

စွ. ဗရဗာနဲလံပံတဂိဗ္ဗေန္တောပဒုပ္ပန္နာနုဗ္ဗိန္ဒြိယံ။

Pawos 70

ပရတာပါ, နီဝင်,

Pewaris kengin mepeweweh rikala kantun maurip pinaka jiwa dana marep ring
ပီတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံ

pianak istri sane kesah mewiwaha.

ပီယကန္တိဗ္ဗိပရဗရဗာနဲလံပံတဂိဗ္ဗေန္တော။

Pawos 71

ပရတာပါ, နီဝင်,

Ahli waris sane tan polih pah-pahan warisan luire :

ယဗ္ဗိတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံ

(1) Ahli waris sane ninggal Agama Hindu.

နီ, ယဗ္ဗိတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံ

(2) Ahli waris sane Alpaka Guru.

စွ. ယဗ္ဗိတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံတဂိဗ္ဗေန္တောနုဗ္ဗိန္ဒြိယံ

SASTHAS SARGAH

မဃုဗ္ဗာဏ

WICARA LAN PAMIDANDA

ဝိသုဒ္ဓိလောကဗျာ

Palet 1

မဃုဗ္ဗာဏ, ခေါ်,

Pawos 72

ပရိဘောဂ, ခေါ်,

(1) Sang sane mawesin mekadi mutusang wicara ring Desa inggih punika:

ခေါ်. မဲ ပရိဘောဂဗျာဏ်တို့ကမ္ဘာတော်ဝိသုဒ္ဓိလောကဗျာဏ်တို့ ပျဉ်းကပ်

ha. Klian Banjar prade sang mawicara sepenunggilan Banjar.

ဟ, ကိလိယဗျာဏ်တို့ ပျဉ်းကပ် ဝိသုဒ္ဓိလောကဗျာဏ်တို့

na. Klian Adat prade sang mawicara sepenunggilan Desa.

န, ကိလိယဗျာဏ်တို့ ပျဉ်းကပ် ဝိသုဒ္ဓိလောကဗျာဏ်တို့

(2) Prade sang mawicara tan cumpu ring pemutus Kertan Banjar Klian Banjar

ဗျာ, ပျဉ်းကပ် ဝိသုဒ္ဓိလောကဗျာဏ်တို့ ပျဉ်းကပ် မဃုဗ္ဗာဏ ကိလိယဗျာဏ်တို့

wenang nunas tetimbangan ring Klian Adat.

ဝိသုဒ္ဓိလောကဗျာဏ်တို့ ကိလိယဗျာဏ်တို့

(3) Prade sang wicara tan cumpu ring pemutus Kertan Desa Klian Adat

ဣ. ပြုဟလံပတိမာဏဗန္ဓုယုဂ်ပံဗျန္တိမုဒုန္တကဏ္ဍိပိယန္တုမာဏါ

wenang nunas tetimbangan ring Guru Wisesa.

တိမံ ကုန္တိပိယန္တုမုဒုန္တကဏ္ဍိပိယန္တုမာဏါ .

Pawos 73

ပရဟဝါ. နီဣ.

(1) Sahanan wicara sane mewiwit corah, nungkasin daging Awig-awig,

နီ. မဟာနိမာဏပရဟဝါတိရဏ္ဍာမာဏ၊ ကုန္တိပိယန္တုမုဒုန္တကဏ္ဍိပိယန္တုမာဏါ

miwah pesuaran pararem Desa, Prajuru Desa Patut di gelis mawesin lan

မိတုပိယန္တုမုဒုန္တကဏ္ဍိပိယန္တုမာဏ၊ ပရဟဝါမဟာနိမာဏပရဟဝါတိရဏ္ဍာမာဏ

nibakang pemtut.

နီဣ. မဟာနိမာဏပရဟဝါတိရဏ္ဍာမာဏ .

(2) Sejaba wicara sekadi ring ajeng, patut nyantosang pesadok sang nunas

ဣ. မိတုပိယန္တုမုဒုန္တကဏ္ဍိပိယန္တုမာဏ၊ ပရဟဝါမဟာနိမာဏပရဟဝါတိရဏ္ဍာမာဏ

wicara/bawos.

တိမံ ကုန္တိပိယန္တုမုဒုန္တကဏ္ဍိပိယန္တုမာဏါ .

(3) Panepase patut pastika nyatenang iwang patut melarapan Tri Pramana

ဣ. ပရဟဝါမဟာနိမာဏပရဟဝါတိရဏ္ဍာမာဏ၊ မိတုပိယန္တုမုဒုန္တကဏ္ဍိပိယန္တုမာဏ

(Saksi, bukti, likita) miwah tan maren mangda nepek ring Dresta.

မဟာနိမာဏပရဟဝါတိရဏ္ဍာမာဏ၊ မိတုပိယန္တုမုဒုန္တကဏ္ဍိပိယန္တုမာဏ

, နှိပ်,

Palet 2

ပဉ္စမိ, ဗု,

Indik Pamindanda

ဟိန္ဒူ နာမိယန္တ

Pawos 74

ပရတဝါ, နိဇ,

- (1) Desa Adat wenang niwakang pamidanda ring Krama sane sisip miwah
ဗီ. ဂုဏ်သတ္တိတို့ကို စိတ်ကပ်ပစ်သည့်အားဖြင့် မရမိသော သိမ်မွေ့စင်စင်

corah ring Desa.

ဂုဏ်သတ္တိတို့ကို ဂုဏ်သတ္တိ

- (2) Paniwak pamidanda inucap kelaksanayang oleh Klian Adat.

ဗု. ပရိတ်ကပ်ပစ်သည့်အားဖြင့် မရမိသော သိမ်မွေ့စင်စင်

- (3) Bacakan pamidanda sekadi ring sor :

ဗု. ဟိန္ဒူ နာမိယန္တ နာမိယန္တ

ha. Sangaskara danda (Upakara Yadnya).

ဗ. မရမိသော သိမ်မွေ့စင်စင်

na. Ayahan panukun kesisipan / kecorahan.

ဗ. ဟိန္ဒူ နာမိယန္တ နာမိယန္တ

ca. Danda arta saha penikelnya.

ဗ. သိမ်မွေ့စင်စင်

ra. Rerampagan.

ဂ. ပုဂံမာလကါး.

ka. Kasepekan.

ခ. ကပ်ရပ်.

da. Kanorayang.

ဃ. ကရကတယ်.

(4) Nenten polih pewariwara sakeng Desa Adat lan Desa Dinas.

၆. ရကန် ရကပ်ရပ် ပိတင်တဟ် မရပ် ရကန် ဒေသဗျူဟာသိမိ.

(5) Ketiwakin pamidanda Undang-undang No. 1 Tahun 1982, tentang

၇. ကပ်တပ် ကပ်မိသဗျူဟာ ၁၉၈၂ ခုက, ဟိ, ဗဟ်, ဟိ, ဟိ, ဟိ.

Lingkungan Hidup.

လိနွာတန်ဟိ.

(6) Pamidanda sane katiwakang manut sor singgih kesisipan/kecorahan.

၈. ပပ်မိသဗျူဟာ ကပ်တပ် မာကွရဟ်ဝံ ပပ်မိသဗျူဟာ ကပ်မိသဗျူဟာ.

(7) Jinah wiadin raja brana pamidanda, patut ngeranjing dados druwen Desa

၉. ဝိကရ်ဟိ ကပ်တပ် ပပ်မိသဗျူဟာ, ပပ်မိသဗျူဟာ ကပ်တပ် ကပ်တပ်.

Adat.

ဒေသဗျူဟာ.

(1) Krama sane langkung tigang paruman ngelantur nenten naur peturunan

ခါး. နှစ်ပတ်လည်တစ်ခါတည်း နှစ်လှည့်လှည့် ပြန်လှည့်လှည့်

miwah pamidanda, wenang karampag.

မိဘပုဂ္ဂိုလ်များ၊ ဝန်ခံကတိပေးပါ။

(2) Tata cara ngerampag sekadi ring sor :

၁. စာတမ်းစာချုပ်ကမ်းလှမ်းခြင်း :

ha. Kalaksanayang oleh Prajuru Desa saha kasarengin oleh krama makeh

ဟေ့. ကလေးကလေးများက ပြုစုရာတွင် အတူတူပါဝင်ရန် လိုအပ်ပါသည်။

3 (tigang) diri maka saksi miwah pecalang sane sampun makta ilikita

၃ (တိဂံ) ဦးစီးမှုမှ မိမိတို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏

saking Kelihan Desa Adat.

အသက် ၁၈ နှစ်အောက်ရှိသူများ မပါဝင်ပါ။

na. Sang ngarampag mangda sangkaning Darsana ngambil barang utawi

နာ. မိမိတို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏

nyawenin tanem tuwuh, akehnya manut ring hutang sang karampag.

ကျွန်ုပ်တို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏

ca. Tan nganinin saluir barang sane patut inggilang manut Agama

ဆ. ကျွန်ုပ်တို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏

miwah mademang pangupa jiwa sang karampag.

မိမိတို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏ မိမိတို့၏

- (3) Sedereng niwakang pamidanda, Klian Adat patut ngelaksanayang
၈. ပရုဏရုဏ် ခိတလဲပပိယန္တ . လီပယန္တတပတုန္တိကမသကဲ

paruman Prajuru Adat.

ပရုဏရုဏ်သမာဓိ

- (4) Pamidanda ring ajeng kebawes Buntas disampuni sang kekenin
၉. ပပိယန္တ ခိယဒ် လီပာဇ်ပုဏ်ပုဏ်ပလ္လရုဏ်သကဲခိခိခိ

pamidanda :

ပပိယန္တ :

ha. Nunas geng pengampura ring Krama Desa riantukan nguak
၁၀. ကုဏ်ပီဏပုဏ်ခိယုဏ်ရုဏ်ခိယုဏ်သကဲကွာဏ်

pasubaya. tur sayaga mecikang raga.

ပပုဏယ , တုယယသင်ခိလဲယသ .

na. Naur panguak pasubaya, kadulurin prayascita, penyapsap
၁၁. ကွာဏ်ပပုဏသပုဏယ , ကယုဏ်ပုဏ်ယုဏ်သ , ပီဏပုဏ်

keiwangan ring Desa.

လီယိတကွာဏ်ရုဏ .

လပူဇာကျပ်တရ

ကျတရ် ကျတရ် နှစ်နှစ်တို့ကို

ပုဏ္ဏား၊ ခါး၊

- မိဘု ပိတ်လိက်ကို အသေစွာ ရတသံ ဟူ၍ ဟုလဲ။

- [illegible]

ASTAMAS SARGAH

ဒေဗ္ဗမဟိတရ

SAMAPTA

မလပူ

Pawos 78

မရတခါ, နီဇီ,

(1) Awig-awig Desa Adat Lokapaksa puniki puput kesuratang ring Paruman

ဇီ. ဒေဗ္ဗမဟိတရ ဒေဗ္ဗမဟိတရကပလဒေ, ပုဏ်ဏ် ပုဏ်ဏ် မဟိတရ

Agung krama Desa Adat Lokapaksa, magenah ring Pura Desa Lokapaksa,

ဒေဗ္ဗမဟိတရ ဒေဗ္ဗမဟိတရကပလဒေ, မဟိတရ ပုဏ်ဏ် မဟိတရကပလဒေ,

duk rahina Soma Kliwon, Wuku Wariga, tanggal 21 Oktober 2002

မဟိတရ. ရဟာပ မဟိတရ, မဟိတရ. မဟိတရ. မဟိတရ. မဟိတရ. မဟိတရ.

Purnamaning Sasih Kapat, Caka 1924.

ပုဏ်ဏ် မဟိတရကပလဒေ, မဟိတရ.

(2) Awig-awig puniki ngawit kemargiang utawi kelaksanayang ring

ဇီ. ဒေဗ္ဗမဟိတရ ပုဏ်ဏ် မဟိတရ မဟိတရ မဟိတရ မဟိတရ

sawewengkon Desa Adat Lokapaksa, ngawit saking Paruman Agung di

မဟိတရကပလဒေ, မဟိတရကပလဒေ, မဟိတရကပလဒေ

ajeng.

မဟိတရ.

4. Kelihan Banjar Adat Gunung Ina 5. Kelihan Banjar Adat Jro Agung

၆. မိလိဟနွဉ် အသေဉ်တုက,

၇. မိလိဟနွဉ် အသေဉ်တုက,



Jro Mangku Putu Lanus

ရတုပဉ် ပုဉ်လကပါ.

I Gusti Mangku Ketut Gotama

ဟိတုပဉ် ပုဉ်လကပါ.

6. Kelihan Banjar Adat Bukit Sakti

7. Kelihan Banjar Adat Sorga

၈. မိလိဟနွဉ် အသေဉ်တုက,

၉. မိလိဟနွဉ် အသေဉ်တုက,



Bukit Sakti Putu Kembar

ရတုပဉ် ပုဉ်လကပါ.

Jro Ketut Mardika

ရတုပဉ် ပုဉ်လကပါ.

8. Kelihan Banjar Adat Kembang Sari

9. Kelihan Banjar Adat Carik Agung

၁၀. မိလိဟနွဉ် အသေဉ်တုက,


၁၁. မိလိဟနွဉ် အသေဉ်တုက,

I Gusti Ketut Indra

.....

10. Kelihan Banjar Adat Sorga Mekar 11. Kelihan Banjar Dinas Pamesan

၁၀. ကံလိယာနွဉ်းသေဂုဏ်သိမ်မံ, ၁၁. ကံလိယာနွဉ်းသိမ်သိမ်မံ,



Putu Darma


၁၁၁၁၁၁

12. Kelihan Banjar Dinas Tengah

၁၂. ကံလိယာနွဉ်းသိမ်သိမ်မံ,


13. Kelihan Banjar Dinas Gunung Ina

၁၃. ကံလိယာနွဉ်းသိမ်သိမ်မံ,



Ketut Selamat

၁၂၁၂၁၂



Putu Sutarna Yasa


၁၃၁၃၁၃

14. Kelihan Banjar Dinas Jro Agung

၁၄. ကံလိယာနွဉ်းသိမ်သိမ်မံ,

15. Kelihan Banjar Dinas Bukit Sakti

၁၅. ကံလိယာနွဉ်းသိမ်သိမ်မံ,



I Gusti Made Sumitra

၁၄၁၄၁၄



I Gusti Made Sanjaya

၁၅၁၅၁၅

, ခေါ်ပါ,


16. Kelihan Banjar Dinas Sorga

ခေါ်. မိလိယက္ခန္ဓာ သိဂရုပ္ပာဏ,


Gusti Mangku
ဗိုလ်ချုပ်ကြီး .

17. Kelihan Banjar Dinas Kembang Sari

ခေါ်. မိလိယက္ခန္ဓာ သိဂရုပ္ပာဏ,


Gusti Ketut Tantri
ကျွန်ုပ်၏ ကိုယ်စားလှယ် .


18. Kelihan Banjar Dinas Carik Agung

ခေါ်. မိလိယက္ခန္ဓာ သိဂရုပ္ပာဏ,



Jro Made Sedana
ဗိုလ်ချုပ်ကြီး .

19. Kelihan Banjar Dinas Sorga Mekar


ခေါ်. မိလိယက္ခန္ဓာ သိဂရုပ္ပာဏ,


Nyoman Renteb
ဗိုလ်ချုပ်ကြီး .

21. Camat Seririt
ခေါ်. မိလိယက္ခန္ဓာ သိဂရုပ္ပာဏ,


Drs. I Gusti Ngurah Wiarsana
ဗိုလ်ချုပ်ကြီး .

20. Kepala desa Kalopaksa
ခေါ်. မိလိယက္ခန္ဓာ သိဂရုပ္ပာဏ,


I Made Kusumayasa
ဗိုလ်ချုပ်ကြီး .

. လိပ်စာ .

Mengetahui dan telah dicatatkan :

မိမိ၏ အမည်ကို မှတ်တမ်းတွင် မှတ်တမ်းချုပ်ဆိုပါသည်။

Tanggal : 14 Nopember 2002


လက်မှတ် :

Nomor : 04 TAHUN 2002

ရက်စွဲ :

BUPATI BULELENG

ဗဟိုပုဂ္ဂိုလ်၊



DRS. PUTU BAGIADA, M M

ရက်စွဲချုပ်ဆို ပြုစုပေးပါသည်။